

ꦲꦮꦶꦒꦲꦮꦶꦒ

AWIG-AWIG

ꦲꦢꦱꦏꦫꦁꦢꦢꦶ

DÉSĀ ADAT KARANGDADI

ꦏꦺꦴꦩꦠꦤꦢꦮꦤ

KECAMATAN DAWAN

ꦏꦧꦸꦥꦠꦺꦤ꧀ꦏꦭꦸꦁꦏꦸꦁ

KABUPATEN KLUNGKUNG

ꦥꦿꦺꦴꦩꦶꦁꦶꦤꦶꦧꦭ

PROVINSI BALI

ꦮꦫꦱ

WARSA 2026

PIDAGING AWIG-AWIG DESA ADAT KARANGDADI

၂၈၂

បញ្ចប់១២១ អំពីស្ថាប័នស្រុកក្រុង	៣៥
Palet 2 Indik Kasukretan Kahyangan-----	18
បញ្ចប់១២២ អំពីស្ថាប័នស្រុកក្រុង	៣៧
Palet 3 Indik Ngewangun Kahyangan-----	21
បញ្ចប់១២៣ អំពីស្ថាប័នស្រុកក្រុង	៣៧
Palet 4 Indik Pamangku-----	21
បញ្ចប់១២៤ អំពីស្ថាប័នស្រុកក្រុង	៣៧
Palet 5 Indik Yadnya-----	27
គាប៊ី ១២៥ អំពីស្ថាប័នស្រុកក្រុង	៣៧
Kaping 1 Dewa Yadnya -----	27
គាប៊ី ១២៦ អំពីស្ថាប័នស្រុកក្រុង	៣៥
Kaping 2 Resi Yadnya -----	28
គាប៊ី ១២៧ អំពីស្ថាប័នស្រុកក្រុង	៣៧
Kaping 3 Pitra Yadnya -----	32
គាប៊ី ១២៨ អំពីស្ថាប័នស្រុកក្រុង	៣៧
Kaping 4 Manusa Yadnya -----	43
គាប៊ី ១២៩ អំពីស្ថាប័នស្រុកក្រុង	33
Kaping 5 Bhuta Yadnya -----	44

សំបុត្រ ១២១

SARGAH V

ស្ថាប័នស្រុកក្រុងស្រុកក្រុងស្រុកក្រុង	3៥
SUKRETA TATA PAWONGAN DESA ADAT-----	48
បញ្ចប់១២៥ អំពីស្ថាប័នស្រុកក្រុងស្រុកក្រុង	3៥
Palet 1 Indik Pawongan Desa Adat -----	48
គាប៊ី ១៣០ អំពីស្ថាប័នស្រុកក្រុងស្រុកក្រុង	3៥
Kaping 1 Krama -----	49
គាប៊ី ១៣១ អំពីស្ថាប័នស្រុកក្រុងស្រុកក្រុង	៣៧
Kaping 2 Swadharma miwah Swadikara Krama Desa Adat -----	56
គាប៊ី ១៣២ អំពីស្ថាប័នស្រុកក្រុងស្រុកក្រុង	៣៧
Kaping 3 Panyangran Karya Suka Duka -----	62

តាប៊ី ៧ បម្រុងទុក	៥៥
Kaping 7 Pasraman	99
តាប៊ី ៨ គាហ៍គាហ៍	៧០០
Kaping 8 Sekaa-sekaa	100
បញ្ចប់ ១៤ ហិរ្យត្ថប្បវត្ត	៧០២
Palet 6 Indik Kulawarga	103
តាប៊ី ៧ បម្រុងទុក	៧០២
Kaping 1 Pawiwahan	103
តាប៊ី ៧ កាហ៍កាហ៍	៧០៥
Kaping 2 Nyapihan	109
តាប៊ី ៧ គ្រឹះស្ថាន	៧៧៧
Kaping 3 Sentana	112
តាប៊ី ៣ បម្រុងទុក	៧៧៩
Kaping 4 Pawarisan	115

សំណុំរឿង

SARGAH VI

សូត្រ ១២២ បញ្ចប់ ១៤ ហិរ្យត្ថប្បវត្ត	៧៧០
SUKRETA TATA PALEMAHAN DESA ADAT	120
បញ្ចប់ ១៧ ហិរ្យត្ថប្បវត្ត មិស្សប្បវត្ត ក្រុងប្រាសាទ ១៤ ហិរ្យត្ថប្បវត្ត	៧៧០
Palet 1 Indik Tanah Miwah Lingkungan Alam Desa Adat	120
តាប៊ី ៧ ហិរ្យត្ថប្បវត្ត ១៤ ហិរ្យត្ថប្បវត្ត	៧៧០
Kaping 1 Tanah Desa Adat	120
តាប៊ី ៧ បញ្ចប់ ១៤ ហិរ្យត្ថប្បវត្ត	៧៧៧
Kaping 2 Palemahan Desa Adat	121
បញ្ចប់ ១៧ ហិរ្យត្ថប្បវត្ត មិស្សប្បវត្ត ក្រុងប្រាសាទ ១៤ ហិរ្យត្ថប្បវត្ត	៧៧៧
Palet 2 Indik Karang Miwah Tegal	123
បញ្ចប់ ១៧ ហិរ្យត្ថប្បវត្ត មិស្សប្បវត្ត ក្រុងប្រាសាទ ១៤ ហិរ្យត្ថប្បវត្ត	៧៧៧
Palet 3 Indik Wewangunan, Wewalungan, Miwah Pepayonan	126
តាប៊ី ៧ បញ្ចប់ ១៤ ហិរ្យត្ថប្បវត្ត	៧៧៧
Kaping 1 Wewangunan	126

គាបិ្យត្រ្យបប្បកតិ-----	កត្តប
Kaping 2 Wewalungan -----	128
គាបិ្យត្រ្យបប្បកតិ-----	កត្តប
Kaping 3 Pepayonan-----	129
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 4 Indik Ngelestariang Palemahan Desa Adat -----	131
គាបិ្យកត្តិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ	
Kaping 1 Nglestariang Palemahan miwah	
បណ្ឌិត្យកត្តិក្ខន្ធិ-----	កត្តប
Wewidangan Desa Adat-----	131

សំនុំទី៧

SARGAH VII

បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
PADRUWEN, UTSAHA, MIWAH PENGANGGARAN DESA ADAT----	133
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 1 Indik Padruwen Desa Adat -----	133
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 2 Indik Utsaha Desa Adat -----	135
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 3 Indik Penganggaran Désa Adat -----	135

សំនុំទី៨

SARGAH VIII

បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
TATA PAKILITAN, PRAKANTI MIWAH MAJELIS DESA ADAT -	136
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 1 Indik Pakilitan Prakanti Desa Adat-----	136
បញ្ចក្រឹត្យបិណ្ឌិក្ខន្ធិបញ្ចក្រឹត្យបិណ្ឌិក្ខន្ធិ-----	កត្តប
Palet 2 Indik Majelis Désa Adat-----	137

សំនុំទី៩

SARGAH IX

ឯកសារគ្រួសារប្រាំមហាវិស័យ -----	ក្រប
BAYA, KULKUL, WICARA, MIWAH DANDA -----	138
បញ្ជីប្រាំមហាវិស័យ -----	ក្រប
Palet 1 Indik Bhaya -----	138
បញ្ជីប្រាំមហាវិស័យ -----	ក្រប
Palet 2 Indik Kulkul -----	141
បញ្ជីប្រាំមហាវិស័យ -----	ក្រប
Palet 3 Indik Wicara -----	143
បញ្ជីប្រាំមហាវិស័យ -----	ក្រប
Palet 4 Indik Danda -----	144

ឯកសារ ១១

SARGAH X

បញ្ជីប្រាំមហាវិស័យ

PEWANGUNAN DÉSA ADAT MIWAH PEWANGUNAN

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

WEWIDANGAN PERDESAAN DESA ADAT ----- 151

ឯកសារ ១២

SARGAH XI

បញ្ជីប្រាំមហាវិស័យ

PENUNTUNAN LAN PANUREKSAN, NGUTSAHAYANG,

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

MIWAH NGRAJEGANG DESA ADAT ----- 152

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

Palet 1 Indik Penuntun ----- 152

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

Palet 2 Indik Panureksan ----- 153

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

Palet 3 Indik Ngutsahayang ----- 153

បញ្ជីប្រាំមហាវិស័យ -----	ក្រប
--------------------------	------

Palet 4 Indik Ngrajegang ----- 154

សំពៅក្រហម

SARGAH XII

ក្បួនក្បួនហិរញ្ញវត្ថុបំណងប្រយោជន៍----- ក្រណា

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM ----- 155

ហិរញ្ញវត្ថុក្រណាប្រយោជន៍ប្រយោជន៍ប្រយោជន៍----- ក្រណា

Indik Narkoba, Psikotropika lan Miras ring Desa Adat Karangdadi --- 156

សំពៅក្រហម

SARGAH XIII

ប្រយោជន៍----- ក្រណា

PAMUPUT ----- 156

ឧបទ្វីបបាលី
AWIG-AWIG DÉSA ADAT KARANGDADI
ភីសមហេត្ថបតិ
KECAMATAN DAWAN,
ភាឡបុរាណគ្រូកុង
KABUPATÉN KLUNGKUNG
ប្រាសាទីបាលី
PROVINSI BALI

មុនសិទ្ធិ
MURDA CITTA

ក្លាមស្វាស្ត្រ ក្លាមឧបទ្វីបបាលី
OM Swastyastu. OM Awighnam Astu Nama Siddhām.

OM Swastyastu. OM Awighnam Astu Nama Siddhām.

ហេតុត្រូវតែប្រកាសឲ្យដឹងដល់ប្រជាពលរដ្ឋ

Antuk asung kreta waranugrahan Ida Sang Hyang Widhi Wasa, mlarapan

ចំពោះប្រជាពលរដ្ឋភីសមហេត្ថបតិ ឧបទ្វីបបាលី ឧបទ្វីបបាលី

gilik-saguluk citta nirmala, nguwah-uwuhin Awig-awig Désa Adat karangdadi

ប្រសិនបើមានការប្រកាសឲ្យដឹងដល់ប្រជាពលរដ្ឋភីសមហេត្ថបតិ

prasida kasurat. Sadurungne, Désa Adat karangdadi sampun nahenin maduwe

ឧបទ្វីបបាលី ឧបទ្វីបបាលី ឧបទ្វីបបាលី ឧបទ្វីបបាលី

awig-awig sané kararemin jeroning paruman duk tahun 2016

សម្រាប់ប្រជាពលរដ្ឋភីសមហេត្ថបតិ ឧបទ្វីបបាលី ឧបទ្វីបបាលី

sané kawastanin Awig-awig Désa Pakraman karangdadi, Désa Kusamba, Kecamatan

បាលី ឧបទ្វីបបាលី ឧបទ្វីបបាលី ឧបទ្វីបបាលី ឧបទ្វីបបាលី

Dawan, Kabupatén Klungkung. Awig-Awig Désa Adat sané mangkin puniki.

សម្រាប់ប្រជាពលរដ្ឋភីសមហេត្ថបតិ ឧបទ្វីបបាលី ឧបទ្វីបបាលី

kawastanin Awig-Awig Désa Adat karangdadi, Kecamatan Dawan, Kabupatén

គ្រូកុង

Klungkung.

ພັດທະນາ

SARGAH I

ບາງກາງບໍລິຫານການຄ້າທີ່ບໍລິຫານສູງສຸດຂອງ
ARAN, WEWIDANGAN, TIPE, MIWAH STATUS DÉSA ADAT
ບາງກາງ

Pawos 1

ບາງກາງທີ່ບໍລິຫານສູງສຸດຂອງທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດ

(1) Désa Adat puniki mawasta Désa Adat karangdadi, Kecamatan Dawan,
Kabupatén Klungkung, Provinsi Bali.

ບາງກາງທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດ

(2) Désa Adat karangdadi sampun kasurat jeroning lepihan Peraturan
Daerah Provinsi Bali Nomor 4 Tahun 2019 tentang Désa Adat

di Bali, Nomor 1406.

di Bali, Nomor 1406.

ບາງກາງ

Pawos 2

ບາງກາງທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດ

Désa Adat karangdadi ngawawa abanjar Adat inggih punika banjar adat Karangdadi.

ບາງກາງ

Pawos 3

ບາງກາງທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດທີ່ບໍລິຫານສູງສຸດ

Wewidangan Désa Adat karangdadi kawatesin nyatur, inggih punika:

1. Sisi kangin: tepi kauh Setra Desa Adat Pande

2. Sisi kelod : tepi kaler segara

3. Sisi kaler : tepi kaler segara

na. Sisi kelod : tepi kaler segara

၂၈၂ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

ca. Sisi kauh : tepi kangin Tempek Peguyangan Subak Gunaksa

၂၈၃ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

ra. Sisi kaler : tepi kelod Tempek Uma Gelgel Subak Gunaksa

ပာဏာမိ၂၃၂

Pawos 4

၇၈၄ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

Désa Adat karangdadi ngranjing tipe Désa Adat Anyar.

ပာဏာမိ၂၄၂

Pawos 5

၇၈၅ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

Désa Adat karangdadi kawawa Provinsi Bali tur pinaka *subjek hukum* sajeroning

မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

sistem pemerintahan Provinsi Bali.

မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

SARGAH II

ပမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

PAMIKUKUH MIWAH PATITIS DÉSA ADAT

ပာဏာမိ၂၄၂

Pawos 6

ပမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

Pamikukuh

၇၈၆ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

Désa Adat karangdadi ngamanggehang pamikukuh:

၂၈၇ မိမိကပွဲဒ်ဖိပိတဲကိက္ခယာယကွဲးကွဲးကွဲး

ha. Pancasila;

១គ១ឧត្តរក្កដាឆ្នាំ១៩៤៥

na. Undang-Undang Dasar Republik Indonesia Tahun 1945;

១គ១ទ្រឹស្តីបទប្រាសាទបុរាណ

ca. Trihita Karana manut tatwaning Buwana Agung; miwah

១៣១ប្រាសាទបុរាណ

ra. Panegara mawatata.

បុរាណសាស្ត្រ

Pawos 7

បាតិសិ

Patitis

១គ១ឧត្តរក្កដាឆ្នាំ១៩៤៥

Désa Adat karangdadi ngamanggehang patitis:

១គ១ទ្រឹស្តីបទប្រាសាទបុរាណ

ha. ngukuhang miwah ngrajegang Sang Hyang Agama;

១គ១ទ្រឹស្តីបទប្រាសាទបុរាណ

na. nginggilang tata prawertin magama Hindu manut Dresta;

១គ១ទ្រឹស្តីបទប្រាសាទបុរាណ

ca. ngrajegang kasukretan Désa Adat miwah Krama Désa Adat, sakala-niskala.

- (1) Pararem inggih punika uger-uger utawi kaputusan Paruman Désa
 ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ
 Adat karangdadi pinaka pamargin Awig-Awig utawi pidabdab anyar miwah/utawi
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

nyenarang wicara adat utawi pikobet Désa Adat karangdadi.

໑໘໑ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

- (2) Désa Adat karangdadi nyuratang Pararem-pararem minakadi:

໑໙໑ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

ha. Pararem Panyacah, inggih punika Pararem sané kakaryanin tur kanggén
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

ngamargiang Awig-Awig;

໑໙໒ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

na. Pararem Pangelé, inggih punika Pararem niri utawi nyéjé sané kanggén
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

nabdabin sané durung kawilangin jeroning Awig-Awig; mwan

໑໙໓ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

ca. Pararem Panepas Wicara, inggih punika Pararem sané kakaryanin tur
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ
 kanggén tata-titi nepas wicara inggihan manut Awig-Awig utawi manut
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

kawéntenan.

໑໘໒ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

- (3) Pararem kasurat manut pabuat, kakaryanin olih Prajuru Désa Adat mwan
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ
 Banjar Adat, angga Sabha Désa, rauhing utusan Krama soang-soang banjar
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

adat.

໑໘໓ ພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ

- (4) Daging Pararem nganutin daging Awig-Awig utawi ilikita sané mamargi,
 ຕົວຢ່າງທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນຈາກພະຍາຍາມທີ່ມີສະໜັບສະໜູນ
 tur nénten matinjakan sareng ilikita-ilikita Negara Republik Indonesia.

សំពៅ ១៣

SARGAH IV

សូត្រសាសនាបរាហ្យងានព្រះគោតម

SUKRETA TATA PARAHYANGAN DÉSA ADAT

បញ្ចក្រ ១៣

Palet 1

ហិក្ខុសាសនាបរាហ្យងានព្រះគោតម

Indik Parahyangan Désa Adat

បុរាណ ១៣៣

Pawos 11

១៣១ បុរាណសាសនាបរាហ្យងានព្រះគោតម

(1) Pura sane kasenggguh Pura Kahyangan Tiga Desa Adat Karangdadi:

១៣១ បុរាណសាសនា

ha. Pura Puseh;

១៣១ បុរាណសាសនាប្រាជ្ញាបតិ

na. Pura Dalem Prajapati;

១៣១ បុរាណសាសនាប្រាជ្ញាបតិ

ca. Pura Desa Bale Agung.

១៣១ បុរាណសាសនាបរាហ្យងានព្រះគោតម

(2) Pura sane kasenggguh Pura Kahyangan Desa Adat Karangdadi inggih punika Pura

បុរាណសាសនាប្រាជ្ញាបតិ

Pangayengan Luhur Gunung Agung;

១៣១ បុរាណសាសនាប្រាជ្ញាបតិ

(3) Satunggil Pura patut kasuratang puranan nyane, lan palutuk banten nyane.

Palet 3

ហំត្រង់ក្រហម

Indik Ngewangun Kahyangan

ပဟ်ဘသ်၊ ကံဒါ

Pawos 14

[illegible]

- (1) Tata-titi ngwangun kahyangan ring sawewidangan Désa Adat karangdadi patut
 ဟံ့ၵ်းတူၼ်ႈမိၶ်သုၸ်သီလ်းဝီၣ်သီလ်း
 nginutin Dresta Désa Adat karangdadi.

၁၂၅၂ ဖာဖာဆာကဗျာကဏ္ဍ

- (2) Tata cara ngewangun Kahyangan:

១២១ ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គឺជា ឆ្នាំ ដែល មាន ការ ប្រែ ប្រួល យ៉ាង ខ្លាំង ក្លា ក្នុង រដ្ឋ បាល កម្ពុជា ។

ha. sampun teges wénten cacumpun lan kaputusan paruman Désa Adat;

១២១ ឯកសារប្រតិបត្តិការស្រាវជ្រាវស្វ័យប្រវត្តិ

na. sampun teges sang sané kamanggeh pacang nabdabin;

၂။ သၢၤပၤဂီၤသၢၤဗျူၤဖၢၤပိၤစၢၤဗျူၤခဲၤဟံၤဂီၤသၢၤဗျူၤသၢၤဗျူၤ

ca. kaparidabdab utawi kategenang olih bandésa miwah prajuru désa adat;

1. របៀបប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ

ra. pamuput sabuntas nyane patut malarapan kaputusan paruman.

ਪਾਤ੍ਰਾ ੧੩੧

Palet 4

ဟိုရိုခါး ၂ မြို့

Indik Pamangku

ပာမာနာ၊ ကံစာ

Pawos 15

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព័ត៌មានទូរគមនាគមន៍

- (1) Pura Kahyangan Tiga lan Pura Kahyangan Désa Adat karangdadi patut
 ກາຍໄດ້ປະກອບສ່ວນ

១៤ ឯកាដាងកែបមក្សបុត្រាទាមនិគម័ញ្ញស្វង

(6) Sang kadegang pamangku puluk katampenin ngamargiang swadharma

គាបមក្សតិ

kapamangkuan.

១៥ បមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ គាបមក្ស

(7) Pamangku lanang kautamaang ngamargiang swadharma kapamangkuan, karemba

ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

oleh pamangku istri, Sarati banten, Prajuru désa utawi banjar utawi sang

បមក្សតិ

patut.

បុរាណ ១៦

Pawos 16

១៧ បមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ

(1) Pamangku patut ngutamaang Swadharmaning kapamangkuan.

១៨ ស្វាដារមនីគម័ញ្ញស្វង

(2) Swadarmaning kapamangkuan:

១៩ ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ

ha. ngutamaang swadharma ring Pura genah kadegang;

២០ ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

na. nabdabang upakara upacara ring Pura genah kadegang antuk paigum

មនុស្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ

masarengan serati, prajuru manut pabuat miwah kawenangan;

២១ ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

ca. setata sayaga manados tatuladan tur nuntun krama pamedek mangda satinut

គាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

ngamargiang dresta parikrama ring Pura ;

២២ ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

ra. setata turéksa ring wewidangan pura;

២៣ ហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វងគាបមក្សតិ ប្រជុំហាបមក្សបតិកាទ្រព្យមង្គល័ញ្ញស្វង

ka. setata sayaga ngrauhang kakawonan pura lan sadaging nyane majeng Prajuru

ຍາຄູອາດຢູ່ບາງສາມັກຄີ

manut pabuat miwah kawenangan.

ບາງສາມັກຄີ

Pawos 17

໑໗ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

(1) Pamangku Pura Kahyangan Tiga miwah Pura Kahyangan Désa patut
ຕາຍນິທິບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ
ngamolihang pangremba olih pamangku siosan, lan mangku sané sampun
ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ
polih nunas pajaya-jayaan olih Ida sulinggih ring Pura Désa manut pabuat
ບາງສາມັກຄີ

lan kawenangan.

໑໘ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

(2) Pamangku pamucuk Kahyangan Tiga Désa utawi Kahyangan Désa kahanan
ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ
piambeng kasledihi Pamangku siosan manut linggih mwanng kawenangan.

໑໙ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

(3) Pamangku keni ujar ala, ulah ala, patut maprayascitta, tur sang nganinin
ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

katiwakin pamidanda manut pasumanggeman pamutus paruman.

໒໐ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

(4) Pamangku mabukti amumpang paraning laku, nyasar sasana, tan wenang kasepuh
ບາງສາມັກຄີ ບາງສາມັກຄີ ບາງສາມັກຄີ

tur kausanang malarapan kaputusan paruman

ປຸງສິກາກຸດສາບາເຂດເຂດພິກັດພາກຕາເວັນອອກສຽງເໜືອ

punika Desa Adat Karangdadi lan Desa Adat Pasurungan.

ໂປຣເຊດຢຶດຢູ່ພາກຕາເວັນອອກສຽງເໜືອ

(8) Pamargi pangayengan kamargiang antuk lililitan desa adat, puput Desa Adat

ສາກັດພິກັດພາກຕາເວັນອອກສຽງເໜືອ

Karangdadi kalanturan oleh Desa Adat Pasurungan, lan sawalikne

ບາບສາມັນ

Pawos 21

ບາບສາມັນສາມັນພິກັດພາກຕາເວັນອອກສຽງເໜືອ

Aturan matah, sesangi, punia, piranti uparengga, miwah sakeluwirnya sané kaaturang

ກາບພິກັດພາກຕາເວັນອອກສຽງເໜືອ

oleh Krama ka Pura Kahyangan Tiga Désa , Pura Kahyangan Désa kedruwénang oleh

ກາບພິກັດພາກຕາເວັນອອກສຽງເໜືອ

Desa Adat Karangdadi.

ສາມັນ

Kaping 2

ບາບສາມັນ

Resi Yadnya

ບາບສາມັນ

Pawos 22

ໂປຣເຊດຢຶດຢູ່ພາກຕາເວັນອອກສຽງເໜືອ

(1) Krama sané mapikarsa nyujur padwijatian patut ngarauhang pisadok majeng

ກາບພິກັດພາກຕາເວັນອອກສຽງເໜືອ

Bandésa rauhing Prajuru Désa Adat karangdadi.

ໂປຣເຊດຢຶດຢູ່ພາກຕາເວັນອອກສຽງເໜືອ

(2) Bandésa rauhing Prajuru Désa Adat karangdadi patut ngadungang paridabdab

ບາບສາມັນ

pamargin padwijatian mangda manut dresta.

၁၉၁။ ကျွန်ုပ်တို့က ဟိုဗျာဒေဝသေဏ္ဍာန်သိက္ခာကလေးကို နှုတ်ပို့

- (3) Bandésa rauhing Prajuru Désa Adat karangdadi nuréksain mungguwing
ကျွန်ုပ်တို့က နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

kewéntenan inggihan laksana sang pacang madwijati mangda jati
ကျွန်ုပ်တို့က နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

tan nglémpasin kecaping Agama Hindu Dresta Bali

၁၉၂။ မသုတေသနပညာရှိကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

- (4) Sadurung nyujur padwijatian, krama inucap patut ngamolihang panureksan Tim
သိက္ခာပညာရှိကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

Diksa Pariksa sané kamanggalan olih PHDI maka cihna pacang
သိက္ခာပညာရှိကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

madwijati.

၁၉၃။ နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

- (5) Risampun wus katitetin, katureksain sahanan kawéntenan, kaweruhan,
နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

mwang pawongan nyane tur macihna tan ngalempasan sastra dresta, saha
နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

kaweruhan manut agama mwanng sasana sané pacang kamargiang, PHDI
နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

ngamedalang ilikita pamutus.

၁၉၄။ နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

- (6) Risampun puput upacara padwijatian tur sang nabé tapak sampun micayang
နိမိတ်သေဏ္ဍာန်ကြီးကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

parab abhiséka majeng sang diksita, Bandésa Désa Adat mwanng Prajuru Banjar
သိက္ခာပညာရှိကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

Adat patut ngwédarang abhiséka miwah pamargin sang putus madwijati
သိက္ခာပညာရှိကြီးက နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

sajeroning Paruman utawi Pasangkepan manut paletan

၁၉၅။ ကျွန်ုပ်တို့က နှုတ်ပို့ပါကလေးကို နှုတ်ပို့ပါကလေးကို

- (7) Krama sané sampun manados sang sadaka dwijati patut nginutin sadaging

ບາງບາສີໂຫຼ້າ

Pawos 27

ສູ່ພັດສິດຢູ່ກິດທິພາບທາງກະຊວງພະຍາຍາມກາຍະ

Swadharmaning Krama ritatkala katibén kalayusekaran:

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

ha. Gelis mapisadok majeng Klian Banjar Adat miwah Bandésa mangda ngamolihang

ບາງບາສີໂຫຼ້າ

pamargi nglantur.

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

na. Klian Banjar Adat miwah Bandésa patut maritatasang pamargin sang

ທາງກະຊວງພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

kalayusekaran manut kawéntenannya, tur ngrauhang dedauhan manut tetujon.

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

ca. Krama patut ngremba sang kalayusekaran sané kadabdbin olih Klian Banjar

ທາງກະຊວງພະຍາຍາມກາຍະ

Adat.

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

ra. Sarwa prateka nabdbin sawa patut kamargiang banban, sutrepti, kadulurin

ບາງບາສີໂຫຼ້າ

pangrastiti.

ບາງບາສີໂຫຼ້າ

Pawos 28

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

(1) Sawa sané dados kaabénang inggih punika sawa sané sampun maketus untu.

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

(2) Sawa sané durung maketus untu, kaupakara antuk:

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

ha. ngwarak karuron, inggih punika karuron sané durung marupa manik raré;

໑. ບາງບາສີໂຫຼ້າພະຍາຍາມກາຍະທາງກະຊວງພະຍາຍາມກາຍະ

na. nglangkir, inggih punika sampun marupa raré tur durung kepus pungsed;

ບາບສີໂຫຼວງ

Pawos 30

໑໙໑ ບາເອີບເອີບກິງຂາດເສລາກໍ່ຂາດສິກຸຮຸ່ງເອີບາຮຸ່ງສາມບາເອີ

(1) Atiwa-tiwa ring Désa Adat karangdadi kangkat kamargiang antuk masa utawi
ຂາດເສລາກໍ່

dadakan

໑໙໒ ບາເອີບເອີບຂາດເສລາກໍ່

(2) Atiwa-atiwa dadakan nénten kangkat ngedeng;

໑໙໓ ບາເອີບເອີບຕື້ກິງ/ຍາມຂາດເອີບສິກຸຮຸ່ງສາມບາເອີບາຮຸ່ງ

(3) Atiwa-tiwa ngerit/masa kamargiang nemuning sasih kasa rauh katiga manut
ສາບຮຸ່ງສາກໍ່

kawéntenan.

໑໙໔ ບາເອີບເອີບຍາມບາຮຸ່ງສິກຸຮຸ່ງສາມບາເອີບາຮຸ່ງ

(4) Pamargin atiwa-tiwa masa patut karihinin antuk ngadegang Tri Magalaning
ພາຮຸ່ງພາຮຸ່ງສາກໍ່ພາເອີບສິກຸຮຸ່ງພາເອີບສາກໍ່ພາ) ພາ

Yadnya (Yajamana karya, Tapini Yadnya, Prawartaka karya)

໑໙໕ ພາຮຸ່ງສາກໍ່ພາພາຮຸ່ງສິກຸຮຸ່ງສາກໍ່ພາເອີບສິກຸຮຸ່ງສາກໍ່ພາສາມບາເອີບສິກຸຮຸ່ງສາກໍ່ພາ

(5) Yajamana lan tapini karya inggih punika sane kasumanggemin jeroning paruman.

໑໙໖ ບາເອີບເອີບຍາມຂາດເອີບສິກຸຮຸ່ງສາມບາເອີບາຮຸ່ງ

(6) Atiwa-tiwa masa kamargiang kinembulan désa adat.

໑໙໗ ກິດຈະກຳຂາດເອີບເອີບຍາມສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາ

(7) Rikala ngamargiang atiwa-tiwa masa nénten kangkat kantun wénten papendeman.

໑໙໘ ພາຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາ

(8) Tan kapatutang wénten sawa kapendem langkung 5 warsa

໑໙໙ ພາຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາ

(9) Satunggil masa atiwa-tiwa, bandésa utawi prajuru désa adat patut ngrauhang
ບາຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາ

pakeling majeng sang aduwe sawa

໑໙໐ ພາຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາສິກຸຮຸ່ງສາກໍ່ພາ

(10) Pradé wénten sawa kapendem langkung 5 warsa, bandésa utawi prajuru désa

၁၈၁ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်

na. ngrentebin rikala ngebet

၁၈၂ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

ca. nabdabin tatakan api sategepnyané; miwah

၁၈၃ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

ra. nyandang uparengga, étéh-étéh upakara ring pucak atiwa-tiwan,

တၢ်တၢ်တၢ်တၢ်တၢ်

ngantos puput nganyut.

၁၈၄ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

ka. mangda éédan pamargi yadnya atiwa-tiwa sami antar, éédan yadnya

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

atiwa-tiwa kadabdabin antuk paigum sang adruwé yadnya atiwa-tiwa sareng

ပၢၤတၢ်တၢ်တၢ်တၢ်တၢ်

Prajuru Désa Adat utawi prawartaka.

၁၈၅ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

(3) Paridabdab pamargin krama patus:

၁၈၆ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

ha. rikala wénten kalayusekaran inggihan pacang kapendem utawi kaplebonang

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

nadak, pamargin pakaryan ngantos mabersih puput katanganin olih krama

တၢ်တၢ်တၢ်တၢ်တၢ်

banjar adat.

၁၈၇ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. salami pangambilan karya manut aksara ha, krama banjar nenten molihang

တၢ်တၢ်တၢ်တၢ်တၢ်တၢ်

panyangra utawi panyangu.

၁၈၈ ဂြၢ်တိၢ်ခါးတၢ်တၢ်တၢ်တၢ်တၢ်တၢ်

ca. rikanjek pamargian pabersihan sawa, kulkul banjar adat kaswaraang maswara

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

tigang tuludan pinaka cihna krama désa lanang lan istri tedun lan nyarengin

pamargi kalayusekaran

ra. patedunan krama désa adat manut aksara ca, sang aduwe karya nenten kangkat

ngrauhang panyangra utawi panyangu.

ka. rikala pamargin ngaben masa, sang aduwe karya kangkat ngrauhang

panyangra utawi panyangu sakasidan manut kawéntenan

(4) Sadurung kamargiang pacarauan patut kamargiang parerisakan.

sawewidangan setra mangda kapikanten asri

(5) Wusan ngamargiang patiya-tiwan, sang nangun yadnya patut ngamargiang

pacaruan ekasata brumbun:

ha. mendem utawi ngeseng: risampun nepek tigang rahina kamargiang pacaruan.

ring karang kaduhkitan manut pabuat sang maduwe kaduhkitan;

na. plebon: nepek tigang rahina kamargiang ring Prajapati, Pura Dalem, pamuun,

karang kaduhkitan.

Pawos 33

၂၃၇၂

មឿនទំព័រមិបុរសាមាម្បត្តនគរទំព័រមាតុនាមាមាតុបុរាណាតុ
madwijati miwah sané sampun maékajati manados Pamangku Pura Kahyangan
រាជាណាចក្រកម្ពុជា
រាជាណាចក្រកម្ពុជា

Désa Adat karangdadi.

គាប៊ី ៣

Kaping 4

មាតុយាធា

Manusa Yadnya

បុរាណាតុ

Pawos 36

១៣១ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា
មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

- (1) Manusa yadnya inggih punika upacara/upakara dharmaning manusa ngawit
មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា
saking petemuning kama bang kalawan kama petak sejeroning goagarbaning ibu,
មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

jantos lampus riwekas.

១៣២ រាជាណាចក្រកម្ពុជា/រាជាណាចក្រកម្ពុជា

- (2) Upacara/upakara manusa yadnya, luwiré:

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

ha. magedong-gedongan;

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

na. kepus puser utawi lepas awon;

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

ca. tugtug kambuhan;

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

da. telubulanan/asambutan;

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

ta. otonan;

១៣២ មាតុយាធាមិបុរសាមាម្បត្តនគរ/រាជាណាចក្រកម្ពុជា

១២១ រាជសីត/រាជធានី

[illegible]

၂၈၂၈၂၈၂၈၂၈

የገንዘብ ምርመራ

၂၈၂ ဗမာ့မိန့်ကြီး ၂၈

[illegible][illegible]

အသေဟူ၍မသိ။

အပို ၅၇

၂၅၁၃

ပာမာနာဗျူဟာ

[illegible]

តាម្បីតាត្រីដំបូងនិមិត្តដំបូងទៅ។

ໂຮງງານສາກງານສາກບໍ່ມີເສດຖະກິດກັບປະຊາຊົນ ບໍ່ມີຖິ່ນຖານສະ

↑ 33 ↑

၂၈၂။ ဟေမဇိလကတကါ။

ra. amati lelangon.

၂၈၃။ သံဃာတော်တို့က ပညာတော်ကို နှစ်စဉ် ပြုစုပေး၏။

(2) Sang murug Brata Panyepian patut keni pamidanda manut

ပာပုရိ၊ မဒကဏိမကတကါ၊ ဟေမဇိလကတကါ၊ ဟေမဇိလကတကါ။

Pararem, sajabaning sané polih lelugrahan manut wigunannya kalih

ကဏိမကတကါ၊ မဒကဏိမကတကါ၊ ဟေမဇိလကတကါ၊ ဟေမဇိလကတကါ။

kapikobetannnya, saha lingga tangan saking Prajuru manut paletan.

၂၈၄။ နိပဗ္ဗာန်တော်ကို နှစ်စဉ် ပြုစုပေး၏။

(3) Nepek rahina Pangembak Geni, arahina wusan Brata Panyepian, mapiteges

ပဏ္ဍိတကတကါ၊ မဒကဏိမကတကါ၊ ဟေမဇိလကတကါ၊ ဟေမဇိလကတကါ။

panglebaran Brata Samadhi, soang-soang Krama patut nunas pangaksama sanak-

ကဏိမကတကါ၊ မဒကဏိမကတကါ၊ ဟေမဇိလကတကါ၊ ဟေမဇိလကတကါ။

kadangnya, tur pinaka cihna pangawit déwasa Isaka Warsa.

၂၈၅။ နိပဗ္ဗာန်တော်ကို နှစ်စဉ် ပြုစုပေး၏။

(4) Brata Panyepian sané ketiténin olih Prajuru manut paletan patut kamargiang

ကဏိမကတကါ၊ မဒကဏိမကတကါ၊ ဟေမဇိလကတကါ၊ ဟေမဇိလကတကါ။

oli h Pacalang miwah Prajuru Désa Adat.

သံဃာတော်တို့

SARGAH V

သံဃာတော်တို့က ပညာတော်ကို နှစ်စဉ် ပြုစုပေး၏။

SUKRETA TATA PAWONGAN DÉSA ADAT

ပဏ္ဍိတကတကါ

Palet 1

သံဃာတော်တို့က ပညာတော်ကို နှစ်စဉ် ပြုစုပေး၏။

Indik Pawongan Désa Adat

ပဏ္ဍိတကတကါ

Pawos 41

၂၈၆။ နိပဗ္ဗာန်တော်ကို နှစ်စဉ် ပြုစုပေး၏။

ha. Krama Jangkep Marep, inggih punika Krama sané kantun tegap lanang istri

ບາງບຸກຊຽງເງິນເກີດຄູ່ຍູງກັນ

pakurenannya tur matetegenan mamungkul.

໑໙໑ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

na. Krama Jada inggih punika krama sane katinggal kurenan nyane tanpa angga

ສາຍພູມກິນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ

kakuwuban, matategenan ajadaan.

໑໙໒ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

ca. Krama Balu Angkep, inggih punika Balu Lanang kajangkepin oka daa utawi

ສາຍພູມກິນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ ຫຼັງຈາກທີ່ເຮົາໄດ້ກິນ

kakuwuban istri, utawi Balu Istri kajangkepin oka truna utawi kakuwuban

ນັ້ນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ

lanang tur matetegenan mamungkul.

໑໙໓ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

ra. Krama Bala Angkep, inggih punika pangkepan ayah truna bajang rihantuk

ສາຍພູມກິນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ

katinggal guru rupaka, tur tategenan mamungkul.

໑໙໔ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

ka. Krama Asibak, inggih punika krama rauh angga kakuwuban nyane pateh jenis

ສາຍພູມກິນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ

kelamin, tur matetegenan Asibak.

໑໙໕ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

da. Krama Tapukan, inggih punika anak ubuh guru rupaka sané durung antes

ຕັ້ງແຕ່ເຮົາໄດ້ສູ້ຮົບກັນ

ngamarginin ayah tur luput tategenan.

໑໙໖ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

ta. Krama Mopog, inggih punika Krama malinggih ring dura Kabupaten

ສາຍພູມກິນເຫຼົ່າເຫຼົ່າທີ່ເຮົາໄດ້ກິນ

Klungkung utawi selat segara inggihan puluk akulawarga utawi nenten puluk.

໑໙໗ ຫຼັງຈາກທີ່ເຮົາໄດ້ສູ້ຮົບກັນ ກໍ່ເຮົາໄດ້ມາພົບກັນອີກຄັ້ງ

Mopog kepah manados kakalih inggih punika mopog mamungkul lan

ສາບຸງພິນິທິນິຢາ

kapurusa pinih kalih.

໑໘ ສຽມເກັບກຳມິນິທິນິຢາສາບຸງພິນິທິນິຢາ

(3) Krama nyelosin ngentosin bacakan sané kacelosin.

໑໙ ສຽມເກັບກຳມິນິທິນິຢາສາບຸງພິນິທິນິຢາ

(4) Krama anyar anak-anaking krama katedunang nepek sampun nincap 42 rahina

ບາຍຸນິທິນິຢາ

pangambilan tur kaupasaksi.

໑໑ ສຽມເກັບກຳມິນິທິນິຢາສາບຸງພິນິທິນິຢາ

(5) Krama anyar dura anak-anaking krama katedunang risampun tegep gaguat.

໑໒ ສຽມເກັບກຳມິນິທິນິຢາສາບຸງພິນິທິນິຢາ

(6) Krama wed désa adat karangdadi kaaptiang tan negen madésa adat.

໑໓ ສຽມເກັບກຳມິນິທິນິຢາສາບຸງພິນິທິນິຢາ

(7) Geguwat tedun makrama sakadi inucap angka (5) inggih punika:

໑ ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

ha. nyukserahang swalapatra lepas maadat ring Désa Adat pecak;

໑ ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

na. naur pemogpog manut Pararem;

໑ ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

ca. sampun madruwé paumahan ngraga ring wewidangan Désa Adat karangdadi;

໑ ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

ra. rauh ring jeroning Pasangkepan Banjar Adat nyantenang raga; miwah

໑ ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

ka. ngaturang pajati tegep ring Pura Kahyangan DésaAdat karangdadi sané

ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

kaénter olih Pamangku Pura Kahyangan Désa Adat soang-soang tur

ສາບຸງພິນິທິນິຢາສາບຸງພິນິທິນິຢາ

kaupasaksi olih sinalih tunggil Prajuru manut paletan.

បរិច្ឆេទ ៤៥

Pawos 45

ក្រុមប្រឹក្សាភិបាល៖

Krama wusan makrama sangkaning:

១. ប្រឹក្សាភិបាល៖

ha. puceh utawi camput;

២. ប្រឹក្សាភិបាល៖

na. pinunas ngraga tur sampun polih wak-wakan Prajuru Désa Adat;

៣. ប្រឹក្សាភិបាល៖

ca. magingsir magama;

៤. ប្រឹក្សាភិបាល៖

ra. kanorayang.

បរិច្ឆេទ ៤៦

Pawos 46

១. ប្រឹក្សាភិបាល៖

(1) Krama Désa Adat karangdadi wusan makrama antuk pinunas ngraga tur molihang

ប្រឹក្សាភិបាល៖

wak-wakan risampuné:

១. ប្រឹក្សាភិបាល៖

ha. nyukserahang swalapatra pajanten raga nunas wusan makrama;

២. ប្រឹក្សាភិបាល៖

na. nyukserahang swalapatra tan ninggal tategenan ring Désa Adat karangdadi

ស្រុក ក្រុមប្រឹក្សាភិបាល៖

sané kaembasang tur kalinggatanganin olih Bandésa Adat karangdadi;

៣. ប្រឹក្សាភិបាល៖

ca. nyukserahang swalapatra Désa Adat sané nampénin makrama Désa Adat;

៤. ប្រឹក្សាភិបាល៖

ra. matur piuning ring Pura Kahyangan Désa Adat karangdadi mlarapan pajati

ប្រឹក្សាភិបាល៖

១៧១ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
ca. naur panukun pamidanda kanorayang saha maweweh malih antuk jinah
ហាបិកាតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម

apengarga beras akilogram sajeeg krama.

១៧២ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
ra. naur pawalian pipil mapangargan beras 500 kg; tur

១៧៣ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
ka. maupasaksi ring sajangkeping Pura Kahyangan Désa Adat karangdadi

ស្រាបតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
mlarapan pajati tur kaénter Pamangku soang-soang Pura.

១៧៤ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
(5) Risampun ngamargiang manut angka 3, krama inucap kawaliang pinaka cihna

តាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម
katerima malih manados Krama Désa Adat karangdadi

តាវតាវង្សា

Kaping 2

ស្វាធារ្មា មិវាហ ស្វាធារ្មា ក្រាមា ដេសា អាធាត

Swadharma miwah Swadikara Krama Désa Adat

ហាហាហាហា

Pawos 47

១៧៥ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម

(1) Krama Désa Adat maduwe swadarma manut linggih.

១៧៦ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម

(2) Krama Désa Adat ngamarginin swadarma puluk jeroning widang Parahyangan,

ហាហាហាហា

Pawongan, Palemahan.

១៧៧ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម

(3) Swadharma Krama Désa Adat manut aksara (ha), inggih punika:

១៧៨ តប្បបន្សត្ថាមិដង្ហតាវតាវង្សាមហាមហិវិទុមហិវិទុមហិវិទុម

ha. tinut hukum adat sané kamanggehang Désa Adat;

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. ngalunasin paturunan/ururan manut daging pamargi,

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ca. ngalunasin pawedalan/peson-peson manut pabuat;

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ra. ngamarginin patedunan, minekadi kerja gotong royong, nrauhin,

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

minekadi pagebagan, pakemitan;

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ka. ngamarginin ayah-ayahan, inggih punika makarya antuk angga sarira (kerja

ပိၣ်တၢ်)

fisik);

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

da. ngamarginin swadharma puluk Désa Adat jeroning widang Parahyangan,

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

minekadi nyagra lan ngayonin wawidangan genah suci, miwah ngamargiang

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

piodalan/pujawali ring Pura/Kahyangan Désa Adat;

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ta. ngamarginin swadharma puluk Désa Adat jeroning widang Pawongan,

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

minekadi tinut lan ngamarginin Awig-awig, Pararem, rauh peraturan lain

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

Désa Adat, miwah nyagra kerukunan umat beragama;

၁၈၁၂ တပွဲတိၢ်ခိၣ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

sa. ngamarginin swadharma puluk Désa Adat jeroning widang Palemahan,

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

minekadi nyagra karesikan lan keasrian wawidangan, miwah nyagra

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

kawerdian klebutan toya; lan

၁၁၂ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

wa. mapunia, inggih punika maturan sasidan manut arsa lascarya.

၁၃၂ မြို့နယ်အတွင်း

(4) Swadikara Krama Adat:

၁၂၂ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

ha. molihang swadikara puluk jeroning widang Parahyangan, Pawongan,

ပဏ္ဍိတမာရ်

Palemahan.

၁၂၃ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

na. molihang laladenan miwah/utawi ngawigunaang padruwén désa Adat

၁၂၄ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

jeroning widang Parahyangan, Pawongan lan Palemahan.

၁၄၂ မြို့နယ်အတွင်း

(5) Swadarma Krama Tamiu:

၁၂၅ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

ha. ninutin hukum adat sané kamargiang ring Désa Adat;

၁၂၆ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

na. masadok majeng Prajuru Désa Adat pinih telat tan kasep 24 jam ngawit

၁၂၇ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

wénten ring Wewidangan Désa Adat;

၁၂၈ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

ca. kapatutan nyarengin patedunan minekadi, gotong royong;

၁၂၉ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

ra. naur dudukan, inggih punika tatauran wajib marupa jinah majeng Désa Adat;

၁၃၀ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

ka. ngaturang Punia, inggih punika maturan sasidan lan manut arsa lascarya

၁၃၁ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

marupa jinah, brana utawi ayah;

၁၃၂ ယဉ်ကျေးမှု ဝိသုဒ္ဓိ ပုဂ္ဂိုလ်တို့၏ စည်းကမ်းချက်များကို လက်မှတ်ရေးထိုးရန်

da. nyarengin nyagra karesikan, kasukretan lan kasutreptian Wewidangan Désa

၁၈၂၇ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

ca. molihang saseleh sakeng Désa Adat;

၁၈၂၈ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

ra. kapatutang nangkil maturan miwah utawi mabakti ring Kahyangan Tiga utawi

၁၈၂၉ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

Kahyangan Désa nepek galah pujawali, utawi parikrama siosan manut

၁၈၃၀ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

pabuat lan kawentenan sakantun nganutin daging Awig-Awig, Pararem, lan

၁၈၃၁ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

peraturan lain Désa Adat;

၁၈၃၂ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

ka. molihang payahan nunas tirtha ring Kahyangan Tiga utawi Kahyangan Désa,

၁၈၃၃ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

manut daging Pararem Désa Adat, sateos Pitra Yadnya;

၁၈၃၄ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

da. kapatutang ngangge padruwen Désa Adat, minekadi wantilan Désa Adat,

၁၈၃၅ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

nganutin daging Awig-Awig, Pararem, miwah utawi Peraturan Lain Désa

၁၈၃၆ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

Adat, lan Dresta Désa Adat; lan

၁၈၃၇ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

ta. kapatutang mipil manados krama adat manut daging Awig-Awig lan Pararem

၁၈၃၈ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

Désa Adat, pradé sampun maduwe pakubonan sané tegap,

၁၈၃၉ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

yadiastun nénten mipil pinaka Krama di Désa Adat seos, sakantun sang

၁၈၄၀ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

inucap sayaga negen ayah.

၁၈၄၁ ဧကဝိပါးသီလဗျာဒိတကဏ္ဍဝိသုဒ္ဓိ

(7) Swadarma Tamiu:

၂၈၂။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

ha. ninutin hukum adat sané kamargiang ring Désa Adat;

၂၈၃။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

na. masadok majeng Prajuru Désa Adat tan kasep 24 jam ngawit wénten ring

မင်းသားတို့၏အမိန့်အတိုင်း။

Wewidangan Désa Adat;

၂၈၄။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

ca. kapatutan nyarengin patedunan minekadi, gotong royong;

၂၈၅။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

ra. naur dudukan, inggih punika panauran wajib marupa jinah majeng Désa Adat;

၂၈၆။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

ka. ngaturang Punia, inggih punika aturan sasidan manut arsa lascarya;

၂၈၇။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

da. nyarengin nyagra karesikan, kasukretan lan kasutreptian Wewidangan Désa

အမိန့်အတိုင်း။

Adat;

၂၈၈။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

ta. ngamargiang swadharma mawates jeroning widang Parahyangan, minekadi

ကပ်ကပ်သတ်တော်မူသောနိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

nyagra lan nawengin wawidangan genah suci, miwah nyarengin

ပုဂ္ဂိုလ်တို့၏အမိန့်အတိုင်း၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

piodalan/pujawali ring pura; menekadi nyarengin lan nyagra miwah subakti

မင်းသားတို့၏အမိန့်အတိုင်း။

majeng wawidangan suci;

၂၈၉။ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

sa. ngamargiang swadharma mawates jeroning widang Pawongan, minekadi

နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

nampenin kalih ngamargiang Awig-awig, Pararem, lan peraturan lain Désa

အမိန့်အတိုင်း၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ၊ နိက္ခိယိကဗျာသုတ္တံ။

Adat, miwah nyagra kerukunan umat beragama;

පත්‍ර ෧/෧෦

Palet 2

හිඳිඳුගාට්ටිප්පිඳුගාලුතැනගා

Indik Tata Pemerintahan Désa Adat

තට්ටි ෦෦

Kaping 1

ප්‍රජු

Prajuru

පාසා ෧/෧෦

Pawos 50

෦෦෦ප්‍රජුගාලුතැනගාලුතැනගා හිඳිඳුගාලුතැනගා

(1) Prajuru Désa Adat karangdadi, inggih punika:

෦෦෦පාසා ෧/෧෦

ha. Bandésa Adat;

෦෦෦පාසා ෧/෧෦

na. Patajuh;

෦෦෦පාසා ෧/෧෦

ca. Panyarikan;

෦෦෦පාසා ෧/෧෦

ra. Patengen;

෦෦෦ප්‍රජුගාලුතැනගාලුතැනගා හිඳිඳුගාලුතැනගා හිඳිඳුගාලුතැනගා

(2) Prajuru Désa Adat karangdadi sakadi inucap angka (1) makatah soang-soang

පාසා ෧/෧෦

adiri.

෦෦෦පාසා ෧/෧෦ හිඳිඳුගාලුතැනගා හිඳිඳුගාලුතැනගා හිඳිඳුගාලුතැනගා

(3) Bandésa Adat sakadi inucap angka (1) aksara ha inggih punika Krama

සාහිත්‍යානුකූලව පිළිගැනෙන ප්‍රජාපතිවරයාගේ නම

sané kaadegang pinaka pamucuking pakraman tur kasungkemin oleh Krama Désa

සාහිත්‍යානුකූලව පිළිගැනෙන ප්‍රජාපතිවරයාගේ නම

Adat sané kamargiang sajeroning Paruman Désa Adat.

Rikala wénten panyanggran karya duka mwan ayu sinarengan, karya duka patut
ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ
kapidabdabin olah sang kulawarga kapatutan.

ບາງບາສີ 193

Pawos 54

ສູ່ພິກັດທຸກໆພິກັດສາມັນທຸກໆພິກັດ

Swadharma Prajuru Désa Adat, luwiré:

1 ບາງບາສີ 193 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

ha. ngrincikang sahananing paridabdab Désa Adat karangdadi;

1 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

na. ngarincikan Anggaran Pendapatan dan Belanja Désa Adat karangdadi;

1 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

ca. nglaksanayang pangrencana sané sampun kasungkemin sajeroning Paruman Désa
ສາມັນທຸກໆພິກັດ

Adat;

1 ບາງບາສີ 193 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

ra. nginutin Awig-Awig, Pararem, Dresta, Pasumanggeman, mwan Kaputusan Désa
ສາມັນທຸກໆພິກັດ

Adat;

1 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

ka. nepasin sahanan wicara sané mapaiketan Désa Adat karangdadi;

1 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

da. maridabdab sahananing parikrama Adat mwan agama, nganutin sastra agama
ຍິນຍາຍ

miwah Dresta;

1 ບາງບາສີ 193 ສາມັນທຸກໆພິກັດສາມັນທຸກໆພິກັດ

ta. nyobyahang sahananing pamargin Adat ring Paruman utawi Pasangkepan manut
ບາງບາສີ 193 ຍິນຍາຍ

paletan; miwah

၂၈၂။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်
sa. manados duta Désa Adat utawi Banjar Adat karangdadi sajeroning ngwéntenang
တရားဥပဒေနှင့်အညီ လုပ်ကိုင်ရမည်။
bebaos majeng sapa sira ugi manut pabuat.

ပုဒ်မ ၅၅

Pawos 55

၂၈၃။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

Wawenang Prajuru Désa Adat, luwiré:

၂၈၄။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

ha. ngukuhang pangrencana sané kadabdabin olih Labda Pacingkremen Désa

(လုပ်ငန်းစဉ်) မှန်ကန်စွာ စီစဉ်ရမည်။

(LPD) mwang Baga Utsaha Padruwén Désa Adat (BUPDA);

၂၈၅။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

na. ngukuhang Rancangan Anggaran Pendapatan dan Belanja Désa Adat

(ငွေကြေး ဝင်ရငွေ ဝင်ရငွေ) အရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

(RAPBDA) dados Anggaran Pendapatan dan Belanja Désa Adat

(ငွေကြေး ဝင်ရငွေ ဝင်ရငွေ) အရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

(APBDA) satunggil awarsa;

၂၈၆။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

ca. ngawigunayang padruwén Désa Adat karangdadi sajeroning ngamargiang

သမ္မတအရပ်ရပ်

swadharma kaprajuruan;

၂၈၇။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

ra. ngadegang miwah ngrarianang Panuréksa (Pengawas) saha Pangoreg (Pengurus)

လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်

LPD, BUPDA, Pacalang risampuné kacumponin olih Sabha Désa;

၂၈၈။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

ka. ngamargiang saseleh miwah ngénterang sahananing Parikrama Désa Adat;

၂၈၉။ ဗဟုသုတအရ ဘာသာရေးအဖွဲ့အစည်းတို့၏ အသိပညာအရပ်ရပ်ကို အသုံးပြုရန်

[illegible]

စိမ့်

សេចក្តីស្នើសុំបញ្ជាក់ពីការបំពេញតាមការស្នើសុំរបស់អង្គជំនុំជម្រះ

បដិសេធក៏បាន។

ပဏ္ဍိတ

១៣១ ឯកសារសហគមន៍ក្នុងប្រទេសកម្ពុជាដែលបានកំណត់ដោយអង្គការសហប្រជាជាតិ

ក្បូងក្បាច់កម្រិតខ្ពស់បំផុតស្រុកស្រែចម្ការស្រែចម្ការ

[illegible]

ប៉ុន្តែបញ្ហាទាំងនេះអាចដោះស្រាយបាន

ក្រុមការងារតំណាងរដ្ឋបាលក្រុងភ្នំពេញ ក្រុមការងារសហគមន៍ប្រជាជន

ທາງການກຳປູເຈຍສາກເນີນການປະຕິບັດໜ້າທີ່ຕາມຄຳສັ່ງຂອງພະມົນຕີ

အသေဟူ၍သေသိ။

១៣. ប្រឡូក្យាតាមនាមប្រាសាទប្រឡូក្យាតាមនាមប្រាសាទប្រឡូក្យាតាមនាមប្រាសាទ

ហេងហាត្ថបិទាម។ ឯកុដានសូអំព្រួញវ៉ាមសហេងហាត្ថបិទាមបិទាម

၂၇၁

បុរាណវិទ្យា

Pawos 59

បញ្ញត្តិ(ក្របខណ្ឌក្របខណ្ឌ) ក្របខណ្ឌក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
Patias (olih-olihan) Bandésa Adat miwah Prajuru Adat wantah luput
សាកលវិទ្យាល័យសាកលវិទ្យាល័យ
sakaluir peson-peson.

បុរាណវិទ្យា
Prajuru Banjar Adat
បុរាណវិទ្យា

Pawos 60

១. ក្របខណ្ឌក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (1) Banjar Adat Kaparidabdab oliv Klian Banjar Adat.
២. បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (2) Waneng manados Klian Banjar Adat salami limang warsa
៣. បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (3) Pagentosan masa ayahan klian banjar adat kamargiang jeroning pasangkepan
ក្របខណ្ឌក្របខណ្ឌ
Banjar Adat
៤. បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (4) Sane manados klian banjar adat inggih punika krama jangkep marep.
៥. បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (5) Krama jangkep marep pinih akeh kangkat manados Klian Banjar Adat ping kalih
មាសមាសមាស
masa ayahan

បុរាណវិទ្យា

Pawos 61

១. បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ បញ្ញត្តិក្របខណ្ឌ
- (1) Jeroning ngamargiang paayah-ayahan, prajuru utawi krama kawantu oliv saya.

កាប៊ីង ២

Kaping 2

សភាធានា

Shaba Désa

បរិច្ឆេទ ៦២

Pawos 62

១៣១ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(1) Sajeroning swadharma ngamargiang pangrencana Adat, Prajuru Désa
ធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

Adat karangdadi kaabih olih Sabha Désa.

១៣២ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(2) Undagan Sabha Désa inggih punika Klian Sabha Désa, Panyarikan Sabha Désa,
សភាធានា

Angga Sabha Désa.

១៣៣ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(3) Angga Sabha Désa kasudi olih Bandésa Adat jeroning Paruman Désa
ធានា

Adat.

១៣៤ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(4) Angga Sabha Désa makatah 5 (lima) diri.

១៣៥ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(5) Angga Sabha Désa mawiwit saking Krama desa adat sané sujana

១៣៦ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

(6) Sabha Désa mawéh dharma tetimbang majeng Prajuru Désa, minakadi:

១៣៧ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

ha. nyarengin ngrincikang daging Awig-Awig miwah Pararem;

១៣៨ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

na. nyarengin ngrencanaang pawangunan ring Désa Adat;

១៣៩ សភាធានាស្វាធារៈ ឯកសារច្បាប់ប្រកាសធានា

ca. nyarengin ngrencanang APBD; miwah

၁၇၁ ကာပူတိုနွဲဝဲၼ်ပမကွၢ်အွၢ်အေၤအါ။

ra. nyarengin ngamargiang pawangunan Désa Adat.

၁၈၁ ပပၢ်တၢ်အွၢ်အေၤအါပိၤပုၤအွၢ်ပၢ်တၢ်အွၢ်အေၤအါ။

(7) Wawanengan Sabha Désa ingkup manut wawanengan masa ayahan Bandésa

ပုၤပုၤအွၢ်အေၤအါ။

mwang Prajuru Désa Adat.

၁၉၁ ပၤပုၤ

Kaping 3

၁၉၁ ပၤပုၤ

Kertha Désa

၁၉၁ ပၤပုၤ

Pawos 63

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်ပၤပုၤအွၢ်အေၤအါ။

(1) Sajeroning swadharma nepas pikobet, piambeng, wicara, Prajuru Désa Adat

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

Karangdadi kaabih oleh Kertha Désa

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

(2) Angga Kerta Désa kasudi oleh Bandésa Désa Adat.

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

(3) Angga Kerta Désa makatah 7 (pitu) diri.

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

(4) Kerta Désa mawiwit saking Prajuru Désa Adat, Krama sané madruwé

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

kawiklanan mwang kawicaksanan sajeroning paindikan adat, hukum adat, mwang

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

kawiklanan sané siosan.

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

(5) Bandésa Adat pinaka pamucuk sapisan ngrangkep pinaka angga Kerta Désa.

၁၉၁ ပၤပုၤအွၢ်အေၤအါပိၤပုၤအွၢ်အေၤအါ။

(6) Pamucuk utawi angga Kerta Désa wénten mapaiketan wicara sané katepasin,

ບຸນສຸກທຸກປີທຸກປະຊາກອນຕ້ອງມີສ່ວນຮ່ວມໃນການເຮັດວຽກ

pamucuk utawi angga inucap nénten kapatutang sareng nepasin, tur patut

ສາມາດເຮັດວຽກໄດ້ດີທຸກຄັ້ງທີ່ມີການຕັດສິນໃຈທາງການ

kagentosin oleh angga Kerta Désa siosan.

໑໙. ບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການເຮັດວຽກຕ້ອງມີສ່ວນຮ່ວມໃນການຕັດສິນໃຈ

(7) Pradé pamucuk Kerta Désa kawicaraang utawi wicara mapaiketan majeng

ບຸນສຸກທຸກປີທຸກປະຊາກອນຕ້ອງມີສ່ວນຮ່ວມໃນການເຮັດວຽກ

pamucuk Kerta Désa, pamucuk Kerta Désa kagentosin oleh angga sané mayusa

ບໍ່ມີສ່ວນຮ່ວມ

pinih lingsir.

໑໙. ບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການເຮັດວຽກຕ້ອງມີສ່ວນຮ່ວມໃນການຕັດສິນໃຈ

(8) Wewanengan Kerta Désa ingkup jeroning wewanengan masa ayahan Bandésa lan

ປະຊາກອນທັງໝົດ

Prajuru Désa Adat.

ບາງກອກ ໑໔໓

Pawos 64

ສູນຄຸນນະພາບ

Swadharma Kerta Désa:

໑. ທຸກຄົນຕ້ອງມີສ່ວນຮ່ວມໃນການເຮັດວຽກ

ha. nampénin, nureksain, mwan nepasin wicara;

໑. ທຸກຄົນຕ້ອງມີສ່ວນຮ່ວມໃນການເຮັດວຽກ

na. nepasin wicara mangda ngutamayang kasukertan madasar antuk druwénang

ສາມາດເຮັດວຽກໄດ້ດີ

sareng-sareng;

໑. ທຸກຄົນຕ້ອງມີສ່ວນຮ່ວມໃນການເຮັດວຽກ

ca. pradé tan ngamolihang sakadi inucap aksara na, Kerta Désa wenang mutusang

ບໍ່ມີສ່ວນຮ່ວມໃນການເຮັດວຽກ

wicara manut daging Awig-Awig, Pararem, miwah/utawi Dresta Désa Adat

၁၈၁ပမဗျဟူ၍တၢ်အေၤအါၣ်နီၤ

na. Pasamuhan Désa Adat; dan

၁၈၁ပမဗျဟူ၍တၢ်အေၤအါၣ်နီၤ

ca. Pasangkepan Désa Adat.

၁၉၁ပဟူ၍တၢ်အေၤအါၣ်နီၤ

(2) Paruman Désa Adat kapaletan manados:

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

ha. Paruman Agung;

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

na. Paruman Madya; lan

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

ca. Paruman Alit.

၁၉၁ပဟူ၍တၢ်အေၤအါၣ်နီၤ

(3) Paruman Désa Adat kapucuking olih Bandésa Adat utawi Prajuru sané kasudi

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

oli h Bandésa Adat tur karampih olih Prajuru seosan;

ပဟူ၍တၢ်အေၤအါၣ်နီၤ

Pawos 67

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

(1) Paruman Agung inggih punika paruman pinih duur désa adat sané kamargiang

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

sanistana apisan jeroning limang warsa;

၁၉၁ပဟူ၍တၢ်အေၤအါၣ်နီၤ

(2) Paruman Agung kamargiang kaanutan manut pabuat utawi kawéntenan pradé

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

kasinengguh ngresek;

၁၉၁ပဟူ၍တၢ်အေၤအါၣ်နီၤ

(3) Paruman Agung ngawiwenang:

၁၈၁ပဟူ၍တၢ်အေၤအါၣ်နီၤ

1. ຫຼັກການຄຸ້ມຄອງການຈັດການບັນດາໜ້າທີ່

(2) Paruman Madya kamargiang manut kabuatang lan ngresek;

1. ຫຼັກການຄຸ້ມຄອງບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

(3) Paruman Madya pinaka pangambil Keputusan Désa Adat undagan tengah,
ຍິນຍອມ

mawiwenang:

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ha. negtegang Anggaran Pendapatan dan Belanja Désa Adat;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

na. negtegang lan ngesahang Pararem Désa Adat;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ca. ngamargiang piobah majeng Pararem Désa Adat;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ra. nureksain pamargin program kerja tahunan prajuru désa adat;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ka. ngrincikang lan negtegang program kerja tahunan Désa Adat;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

da. Nyelehin kinerja lan laporan pertanggungjawaban keuangan tahunan
prajuru Désa Adat

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ta. negtegang lan ngesahang *Prajuru Sabha Désa*;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

sa. negtegang lan ngesahang *Prajuru Kertha Désa*;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

wa. negtegang lan ngesahang Prajuru LPD;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

la. negtegang lan ngesahang Prajuru BUPDA;

1. ຫຼັກການທີ່ມີບັນດາໜ້າທີ່ທີ່ມີບັນດາໜ້າທີ່ທີ່ມີ

ma. nureksain Kinerja dan Pertanggungjawaban Usaha LPD;

ra. nyelehin swadarma prawartaka parikrama;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

ka. negtegang pangrencana parikrama Kelembagaan Désa Adat;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

da. negtegang pangrencana parikrama pangamong parikrama;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

ta. nyelehin pala parikrama lan pisadok tategenan ngawigunaan jinah

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

Kelembagaan Désa Adat;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

sa. nyelehin pala parikrama lan pisadok tategenan jinah prawartaka

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

pangamong parikrama;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

wa. negtegang keputusan dan ketetapan utama siosan sané mabuat.

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

(4) Kaputusan Paruman Alit ngiket Krama Désa Adat, Krama Tamiu, dan Tamiu.

ပုဒ်မ ၇၀

Pawos 70

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

(1) Paruman Agung Désa Adat karauhin oleh Pangarep Krama Adat;

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

(2) Paruman sida kalaksanaan pradé pamilet paruman langkung aparo sané

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

patut nyarengin.

ပုဒ်မ ၇၁

Pawos 71

၁၈၂၈ ခုနှစ်တွင် ပဉ္စမမြောက် နှစ်ပတ်လည် အထွေထွေ အသင်းအသင်း

၁၈၂ ပြက္ခဒါန်အသစ်

ha. Prajuru Désa Adat;

၁၈၂ ကိလိယာသတ်

na, Kelian Sabha Désa;

၁၈၂ ပတေ့ကတ်တေ့

ca. Patajuh Kertha Désa;

၁၈၂ ကိလိယာသတ်

ra. Kelian Banjar Adat;

၁၈၂ ကိလိယာသတ်

ka. Kelian Banjar Dinas;

၁၈၂ ပရမုဒါနီယာသတ်

(2) Paruman Alit kangkat mamargi pradé pamiletne langkung aparo sakeng sapatuta
သတ်ကတ်တေ့

sané nyarengin.

၁၈၂ ပရမုဒါနီယာသတ်

(3) Paruman Alit kangkat nyarengang angga Pengrajeg Krama Tamiu lan Pengrajeg
သတ်ကတ်တေ့

Tamiu pinaka pangenjuh (kangkat ngusul sakemawon nénten maduwe swadikara
သတ်ကတ်တေ့

mamutus);

ပရမုဒါနီယာသတ်

Pawos 73

၁၈၂ ပရမုဒါနီယာသတ်

(1) Sadurung ngamargiang Paruman Agung, patut karihinin antuk ngamargiang
ပရမုဒါနီယာသတ်

Parumanan Madya utawi sanistane Paruman Alit;

၁၈၂ ပရမုဒါနီယာသတ်

(2) Ngamargiang Paruman Madya utawi Paruman Alit manut angka (1) kaputusan
သတ်ကတ်တေ့

matetujon nyayagaang lan ngadungang pangrencana Paruman Agung;

កាតាំងផ្ទៃដី

Bagian Kedua

បទប្បញ្ញត្តិ

Pasamuhan

បទប្បញ្ញត្តិលេខ ៧៤

Pawos 74

១៣១ បទប្បញ្ញត្តិកាតាំងផ្ទៃដីក្នុងតំបន់ប្រជាជនកំណត់តំបន់ដីស្រែចម្ការ

(1) Pasamuhan Désa Adat inggih punika patemon ngindikang pamargi cutet sané
តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

kamargiang pinih kidik apisan jeroning awarsa olih Prajuru Désa Adat.

១៣២ បទប្បញ្ញត្តិកាតាំងផ្ទៃដីក្នុងតំបន់ដីស្រែចម្ការ

(2) Pasamuhan Désa Adat kamargiang matetujon:

១៣២.១ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

ha. Nglimbakan pangrencana sané kategtegang jeroning Paruman Agung manados

បទប្បញ្ញត្តិកាតាំងផ្ទៃដីក្នុងតំបន់ដីស្រែចម្ការកំណត់

pangrencana putus tahunan Désa Adat ;

១៣២.២ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

na. Nyayagaan lan mligbagang usul saran lan rancangan kaputusan paruman

មធ្យម

madya;

១៣២.៣ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

ca. Nyayagaang lan mligbagang usul saran lan rancangan kaputusan paruman

អង្គ

agung;

១៣២.៤ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

ra. Nyelehin pamargi parikrama pangrencana désa adat tahun sadurungne;

១៣២.៥ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

ka. Nyelehin pamargin pangrencana kelembagaan désa adat tahun sadurungne;

១៣២.៦ ក្នុងតំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់តំបន់ដីស្រែចម្ការកំណត់

da. Nyelehin pamargin pangrencana prawartaka désa adat tahun sadurungne;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်မြို့နယ်

(3) Kaputusan sané kaembasang jeroning *pasamuhan* Désa Adat ngiket pamilet

ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်မြို့နယ်

pesamuhan manut kelembagaan;

ပုသိမ်မြို့နယ်

Pawos 75

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်မြို့နယ်

(1) Pasamuhan Désa Adat sakincitne karauhin olih:

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

ha. prajuru Désa Adat;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

na. prajuru Sabha Désa;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

ca. prajuru Kertha Désa;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

ra. Kelian Banjar Adat;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

ka. Kelian Dinas

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

da. Kelian Kelembagaan Adat;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်

ta. utusan krama;

၁၉၂၁ ခုနှစ်တွင် ပုသိမ်မြို့နယ်ရှိ ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်မြို့နယ်

(2) Pasamuhan Désa Adat kangkat kalaksanaang pradé pamilet sané rauh langkung

ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်မြို့နယ်

aparo sakeng sapatuta.

៣. ប្រភេទទី៣
 Bagian Ketiga
 បង្កើត
 Pasangkepan
 បញ្ចប់ ១៧៤

Pawos 76

១៧៤ បង្កើតនិងគោលការណ៍ប្រកាសប្រកាសប្រកាស

(1) Pasangkepan pinaka pangambil kaputusan kapaletang:

១៧៤ បង្កើតប្រកាសប្រកាសប្រកាស

ha. Pesangkepan Prajuru Désa Adat

១៧៤ បង្កើតប្រកាសប្រកាស

១៧៤ បង្កើតប្រកាសប្រកាស

na. Pasangkepan Sabha Désa;

១៧៤ បង្កើតប្រកាសប្រកាស

ca. Pasangkepan Kertha Désa;

១៧៤ បង្កើតប្រកាសប្រកាស

ra. Pasangkepan Banjar Adat;

១៧៤ បង្កើតប្រកាសប្រកាស

ka. Pasangkepan Kelembagaan Adat;

១៧៤ បង្កើតប្រកាសប្រកាស

da. Pasangkepan Bhaga Usaha Désa Adat

១៧៤ បង្កើតប្រកាសប្រកាស

(2) Pasangkepan manut angka (1) minekadi:

១៧៤ បង្កើតប្រកាសប្រកាស

ha. Pasangkepan rutin;

១៧៤ បង្កើតប្រកាសប្រកាស

na. Pasangkepan diperluas;

១៧៤ បង្កើតប្រកាសប្រកាស

ca. Pasangkepan insidental.

ບາງບາສົນໄກ

Pawos 78

໑. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(1) Pasangkepan negteg inggih punika pasangkepan sané kalaksanaan negteg
ສະຕູນຕາມຄຳສັ່ງທີ່ກ່າວມາ

satunggil bulan manut panegtegang soang-soang lembaga;

໒. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(2) Pasangkepan Koordinasi inggih punika pasangkepan sané kalaksanaang
ປະຕິບັດຕາມຄຳສັ່ງທີ່ກ່າວມາ

pantaraning Lembaga rihantuk wénten pabuat ngresek;

໓. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(3) Pasangkepan Insidental inggih punika pasangkepan sané kalaksanaang rihantuk
ປະຕິບັດຕາມຄຳສັ່ງທີ່ກ່າວມາ

wénten pabuat ngresek olih Lembaga soang-soang.

ບາງບາສົນໄກ

Pawos 79

໑. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(1) Paruman, Pasamuhan, lan Pasangkepan kasengguh *quorum* pradé kamiletin
ປະຕິບັດຕາມຄຳສັ່ງທີ່ກ່າວມາ

oli langkung aparo sakeng pamilet sapatuta.

໒. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(2) Pradé pamilet durung quorum manut arah, Paruman, Pasamuhan, lan
ປະຕິບັດຕາມຄຳສັ່ງທີ່ກ່າວມາ

Pasangkepan kakeregang ajam.

໓. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(3) Risampun kakeregang pamilet durung quorum, Paruman, Pasamuhan, lan
ປະຕິບັດຕາມຄຳສັ່ງທີ່ກ່າວມາ

Pasangkepan kangkat kaundur utawi kamargiang antuk pamargi “maserah kalah”;

໔. ການປະຕິບັດທີ່ຕິດຕໍ່ກັບການປະຕິບັດງານຕາມຄຳສັ່ງ

(4) Pangeregan manut angka (3) pinih lami asasih;

ᠠᠨᠠᠭᠡᠷᠭᠠᠨ ᠮᠠᠨᠤᠲᠤ ᠠᠩᠭ᠎ᠠ (3) ᠫᠢᠨᠢ ᠯᠠᠮᠢ ᠠᠰᠠᠰᠢᠬᠢ;

(5) Pradé risampun kamargiang makereg salami manut angka (3) lan (4) lan

ᠰᠠᠮᠠᠷᠭᠢᠭᠠᠩ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠮᠠᠨᠤᠲᠤ ᠠᠩᠭ᠎ᠠ (3) ᠯᠠᠨ (4) ᠯᠠᠨ

kamargiang Paruman, Pasamuhan, lan Pasangkepan ngindikang indik pateh,

ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠷᠤᠮᠤᠨ, ᠫᠠᠰᠠᠮᠤᠬᠠᠨ, ᠯᠠᠨ ᠫᠠᠰᠠᠩᠭᠦᠫᠦᠨ ᠨᠠᠩᠳᠢᠭᠠᠨ ᠢᠨᠳᠢᠭᠠᠨ ᠫᠠᠲᠢᠭᠠᠨ

pangembasang kaputusan nénten malih nimbangan quorum, sakemawon

ᠫᠠᠫᠢᠨᠠᠨᠠᠨ “ᠮᠠᠰᠡᠷᠠᠬᠠ ᠭᠠᠯᠠᠰ”

ngawigunaang “maserah kalah”.

ᠮᠠᠮᠤᠰᠢᠨᠠᠨᠠᠨ

Pawos 80

ᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

(1) Kaputusan jeroning Paruman, Pasamuhan, dan Pasangkepan kaembasang lan

ᠫᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

kategtegang antuk paigum puluk (Musyawarah Mufakat);

ᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

(2) Paigum jeroning Paruman, Pasamuhan, lan Pasangkepan kamargiang antuk dasar

ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

Pasuara sané kaaturang olih soang-soang pamilet.

ᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

(3) Cumpu jeroning Paruman, Pasamuhan, dan Pasangkepan kadasarin antuk

ᠫᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

panguasa didasari pasuara lan asas gilik saguluk, paras paro, saluhung luhung

ᠰᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

sabaya saantaka.

ᠮᠠᠮᠤᠰᠢᠨᠠᠨᠠᠨ

Pawos 81

ᠠᠨᠠᠭᠡᠷᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ ᠫᠠᠮᠠᠷᠭᠢᠭᠠᠨ

၁၈၁၇ယဝါၤ

ka. Yowana;

၁၈၁၈ပိၤတၢ်တၢ်တၢ်တၢ်တၢ်

da. Paiketan Krama Istri

၁၈၁၈ပၤတၢ်တၢ်

ta. Pasraman;

၁၈၁၈တၢ်တၢ်တၢ်

sa. Sekaa-sekaa

၁၈၁၈

Kaping 1

ပိၤတၢ်တၢ်တၢ်တၢ်

Paiketan Pamangku

ပၤတၢ်တၢ်

Pawos 85

၁၈၁၈ပိၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(1) Piketan Pamangku inggih punika pupulan Krama sané sampun katambyakan
ပိၤတၢ်တၢ်တၢ်

pinaka Pamangku;

၁၈၁၈ပိၤတၢ်တၢ်

(2) Swadarma angga:

၁၈၁၈တၢ်တၢ်တၢ်တၢ်တၢ်

ha. Kukuh ngamargiang dharma kapamangkuan;

၁၈၁၈တၢ်တၢ်တၢ်တၢ်တၢ်

na. Nincapang kaweruhan mwan kawagedan kapamangkuan; tur

၁၈၁၈တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ca. Mautsaha manados panuntun pamargin agama miwah prasida manados

တၢ်တၢ်တၢ်

tetuladan.

၁၈၁၈တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(3) Kaprajuruan miwah tata kramaning angga Paiketan Pamangku malarapan

ບຸນຍຸຕິຍະກຳບຳນັນທາລາຍາມຸ້ງ

pasumangkeman angga paiketan pamangku;

ລາປີ 1 ຫຼ້າ

Kaping 2

ບຳນັນທາລາຍາມຸ້ງ

Paiketan Sarati

ບາບາມີ 1 ປະມຸ້ງ

Pawos 86

1 ຫຼ້າ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

(1) Paiketan Sarati inggih punika pupulan krama sané sampun madruwé kaweruhan

ຍຸຕິຍະກຳບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

mwang kawagedan indik wewantenan tur sampun mawinten kaseratian;

1 ຫຼ້າ ບຳນັນທາລາຍາມຸ້ງ

(2) Swadarma angga:

1 ຫຼ້າ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

ha. Ngukuhang wangun mwang pamargin wewantenan manut Sastra Dresta

ລາບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

kaadungang antuk Dresta siosan;

1 ຫຼ້າ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

na. Mautsaha pinaka panuntun satunggil parikrama ngamargiang upakara upacara

ຍຸຕິຍະກຳບຳນັນທາລາຍາມຸ້ງ

manut pabuat.

1 ຫຼ້າ ບຳນັນທາລາຍາມຸ້ງ ບຳນັນທາລາຍາມຸ້ງ

(3) Kaprajuruan miwah tata kramaning angga Paiketan Sarati malarapan

ບຸນຍຸຕິຍະກຳບຳນັນທາລາຍາມຸ້ງ

pasumangkeman angga paiketan sarati;

តាប៉ិ ១២

Kaping 3

បហិរិទ្រា

Paiketan Wredha

បហិរិទ្រា ១២

Pawos 87

១២ បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា

(1) Paiketan Wredha inggih punika pupulan krama sané sampun mayusa 60 tahun
ក្រុមបុរាណ

ngaduurang;

១២ បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា

(2) Angga Paiketan Wredha kaaturin galah mwan genah nyagra kasegerogeran tur
ការប្រកួតប្រជែងក្នុងការប្រកួតប្រជែង

kanggén genah nunas piteket;

១២ បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា

(3) Paiketan Wredha kaparidabdab olih Prajuru désa adat;

តាប៉ិ ១៣

Kaping 4

បសង្ក

Pacalang

បហិរិទ្រា ១២

Pawos 88

១២ បសង្ក បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា បហិរិទ្រា

(1) Pacalang inggih punika pupulan Krama sané ngamargiang swadharma widang
ការប្រកួតប្រជែងក្នុងការប្រកួតប្រជែង

kasutrepian mwan kasukretan wawidangan Désa Adat rauh sadagingnyané,

ហូរចេញពីការប្រកួតប្រជែងក្នុងការប្រកួតប្រជែង

utawi rikala wénten parikrama désa adat ka dura wawidangan désa adat;

១២ បសង្ក បសង្ក បសង្ក បសង្ក បសង្ក បសង្ក បសង្ក បសង្ក បសង្ក បសង្ក

ສາມປະສານ 15 ປີ ຫາ 30 ປີ ຫາ 15 ປີ ຫາ 15 ປີ
sampun mayusa 15 tahun ngantos 30 tahun, tur durung marabian utawi
ຍັງບໍ່ເຖິງກາລິສາສາສະໜາຂອງເຂົາເຈົ້າ

munggah jeroning bacakan Banjar Adat;

1. ພາບສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

(2) Yowana sawewidangan Désa Adat karangdadi kaénter olih Klian Yowana tur
ສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

karampih Patajuh, Panyarikan, mwanng Patengen;

1. ພາບສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

(3) Yowana Désa Adat karangdadi patut ngremba parikrama Krama Désa Adat manut
ນິຕິຍະສາສະໜາ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ
linggih mwanng sesanan nyané nginutin pituduh Bandésa miwah Prajuru Désa
ເຂົາເຈົ້າ

Adat;

1. ພາບສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

(4) Angga Yowana Désa Adat karangdadi mangda nyayagaang raga jeroning
ບາດານ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ
paajah-ajahan mwanng paura-urukan sahananing swadharman Krama Désa
ເຂົາເຈົ້າ

Adat karangdadi;

1. ພາບສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

(5) Yowana Désa Adat karangdadi wenang makarya awig-awig Yowana Désa Adat;

1. ພາບສາມປີ ຫາ 15 ປີ ຫາ 15 ປີ ຫາ 15 ປີ

(6) Yowana Désa Adat karangdadi mawasta Yowana Windhu Sanjaya.

၁၈၂ သမတကမ္ဘာတို့နွယ်ဟယ်ဟန္တကုမ္ပဏိယတို့အားလုံးတို့
na. sayaga nyarengin ayah-ayahan nabuh satunggil wénten pamargi sané muatang
သိသာတော့တာ။

Sekaa Gong;
၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်
ca. sutrepti rikala ngamargiang swadharman Sekaa Gong; tur
၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

ra. tinut sahananing ilikita Sekaa Gong.

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

(6) Swadikara Sekaa Gong, luwiré:

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

ha. Kliang Sekaa Gong ngamolihang peras gong sané sampun katur-uningang;

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

na. polih panyanggra panyangu manut kawéntenan;

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

ca. nampenin upah-upahan antuk tetabuhan abalaganjuran utawi abarungan,

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

jeeg kupahan manut pararem sekaa.

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

(7) Sekaa Pasantian kapariangganin olih krama sané oneng tur sayaga ngamargiang

သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

sahananing swadharma Sekaa Pasantian.

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

(8) Wastan Sekaa Pasantian Désa Adat karangdadi kaembasang olih sekaa pasantian.

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

(9) Swadharma Sekaa Pasantian, luwiré:

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

ha. setata mautsaha weruh tur waged mapasantian;

၁၈၂ သမ္ပတိရိကလာဘတို့သွယ်သွယ်သွယ်သွယ်သွယ်

na. setata mautsaha ngulati mwang ngardi karahayuan jagat madasar sasuluh

ឆែមសូត្រាស្រាវេណីក្នុងសូត្រាវេណី

dharmasusastra-agama Hindu Dresta Bali;

១៧១ ច្បាប់ចម្លងនៃសូត្រាវេណីក្នុងសូត្រាវេណី

ca. tegteg ngrajegang kasusilan Sekaa Pasantian; tur

១៧២ មនុស្សម្នាក់ៗដែលបានបោះបង្គោលសូត្រាវេណី

ra. manados tetuladan pamargin kasuksman susastra-agama.

១៧៣ មនុស្សម្នាក់ៗដែលបានបោះបង្គោលសូត្រាវេណី

(10) Swadikara Sekaa Pasantian, luwiré:

១៧៤ កង្កែបម្នាក់ៗដែលបានបោះបង្គោលសូត្រាវេណី

ha. kangkat ngayah manut pinunas, uleman, utawi sangkaning prakarsa Sekaa

បោះបង្គោលសូត្រាវេណីក្នុងសូត្រាវេណី

Pasantian ngaraga tur ngamolihang wak-wakan saking sang wenang;

១៧៥ កង្កែបម្នាក់ៗដែលបានបោះបង្គោលសូត្រាវេណី

na. kasayagaang wewantenan marupa pajati asoroh oliv sang adruwé karya

រីកលេចបោះបង្គោលសូត្រាវេណី

rikala mapasantian;

១៧៦ កង្កែបម្នាក់ៗដែលបានបោះបង្គោលសូត្រាវេណី

ca. ngamolihang panyangu manut kawéntenan.

បោះបង្គោលសូត្រាវេណី

Palet 6

ហិក្ខុត្រាវេណី

Indik Kulawarga

គាបិវេណី

Kaping 1

បោះបង្គោលសូត្រាវេណី

Pawiwahan

បោះបង្គោលសូត្រាវេណី

Pawos 94

១៧៧ បោះបង្គោលសូត្រាវេណីក្នុងសូត្រាវេណី

(1) Pawiwahan inggih punika, paiketan anak lanang kalawan anak istri malarapan
 1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້ (ມາດຳຊຸມຊົນ
 adung tresna tur sampun tegap nampenin tri upasaksi (manusa saksi,
 ກຸ່ມຊຸມຊົນ ບໍ່ມີສາກົນ) ຍິນດີສາກົນ ບໍ່ມີສາກົນ ບໍ່ມີສາກົນ ບໍ່ມີສາກົນ ບໍ່ມີສາກົນ
 butha saksi, widhi saksi) miwah kailikitaang manut ilikita guru wisesa;

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

(2) Sang mawiwaha patut nginutin Undang-undang Perkawinan

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

(3) Pidabdab pawiwahan ring Désa Adat karangdadi, ngemanggehang kapurusan,
 ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້
 sang purusa sané ngalap rabi tur kapaumahang ring sang kapurusa;

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

(4) Rupa pawiwahan :

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

ha. pawiwahan lumrah : pawiwahan sang lanang rumaga purusa ;

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

na. pawiwahan nyantana/nyeburin : pawiwahan sang istri rumaga purusa.

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

ca. pawiwahan pada gelahang: pawiwahan sang lanang lan sang istri pinaka
 ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

purusa lan pradana manut genah wit.

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

(5) Pamargi pawiwahan wénten:

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

ha. Pawiwahan Papadikan inggih punika sangkulawarga purusa madarma suaka
 ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

majeng sang kulawarga pradana;

1. ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

na. Pawiwahan Ngarangkat inggih punika sang purusa antuk sasiliban ngambil

ມາດຳຊຸມຊົນສາມາດຈັດຕັ້ງປະຕິບັດໄດ້

sang pradana tur salanturnyane, kulawarga sang purusa ngamargiang

ບຸກຮຸ້ນຢ່າງໃຫຍ່

panglantur pamargi.

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

(6) Daduluh pawiwahan papadikan :

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

ha. nyedek: sang pacang mawiwaha kapurusa kasarengin guru rupakan nyane

ຍາດຢູ່ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

matemuwirasa majeng sang pacang mawiwaha kapradana kasarengin guru

ງານສາມາດ

rupakan nyane;

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

na. padarmaswakan: sang pacang mawiwaha kapurusa sané kasarengin guru

ງານສາມາດຂີ່ໄດ້ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

rupakan nyane rauhing pasemetonan guru rupaka matemu wirasa majeng sang

ບໍ່ມີບາດສາມາດຂີ່ໄດ້ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

pacang mawiwaha kapradana kasarengin guru rupaka rauhing pasemetonan

ງານສາມາດ

guru rupakan nyane

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

ca. amet-pinet: sang pacang mawiwaha kapurusa ngambil sang pacang mawiwaha

ສາມາດຂີ່ໄດ້ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

kapradana sané katodia olih pasemetonan utawi krama tur

ສາມາດຂີ່ໄດ້ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

kaupasaksi antuk triupasaksi.

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

(7) Daduluh Pawiwahan Ngerangkat;

໑໒໑ ທາງບຸກຮຸ້ນບໍ່ມີບາດສາມາດຂີ່ໄດ້

ha. nyedek : utusan sang kapurusa malarapan swalapatra pajanten sang

ຍາດຢູ່ນັກສຶກສາບໍ່ມີບາດສາມາດຂີ່ໄດ້

mawiwaha masadu ajeng majeng guru rupaka sang kapradana, karampih olih

ຍຕຸນຂໍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

manggala dinas kapradana ngrauhang adung babawos pamargi salanturnyane;

໑໒໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

na. padarmaswakan : pasemetonan sang kapurusa matemu wirasa majeng

ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

pasemetonan sang kaparadana ngindikang pamargin pawiwahan;

໑໓໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

ca. maupasaksi: sang mawiwaha sané karampih olih pasemetonan sang

ສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

kapurusa tur katodia manggala adat lan dinas matemu wirasa majeng

ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

pasemetonan lan manggala adat lan dinas pasemetonan kapradana.

໑໔໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

(8) Krama sané pinaka guru rupaka sang pacang mawiwaha patut ngrauhang pisadok

ຍຕິຕາກາສາຍ່ຕິມນຊູ້ຕາກາສາ

majeng bandésa utawi prajuru risampun ngamarginin daduluh kapertama antuk

ຍຕິຕາກາສາຍ່ຕິມນຊູ້ຕາກາສາ

tatujon:

໑໑໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

ha. ngrauhang dudonan pamargi pawiwahan

໑໒໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

na. nunas pamargi eedan pawiwahan manut awig-awig utawi pararem

໑໓໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

ca. ngulem bandésa utawi prajuru pacang ngupasaksi.

໑໔໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

(9) Sang purusa sané ngambil sang predana patut nyayagaan peras pajati lan piranti

ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

penegap siosan manut pabuat pamargi.

໑໕໑ ບຳບາຍສູບຊາກຕູບູບຳບາງຕາຕາບາສາຍ່ຕິມນຊູ້ຕາກາສາ

(10) Pamuput babawosan, guru rupaka purusa patut ngrauhang penebas suaran

ສູງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ
 kulkul antuk wawantenan pajati tegap maweweh prayascita sapatuta masesari
 ງາມສິນທິ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ
 Rp 50.000.00 inggihan sakeng dura utawi sakeng jeroning Desa Adat
 ສາມາດເຂົ້າ

Karangdadi;

ໂຕໜ້າ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(11) Cihna pamuput babawosan pawiwahan risampun kaupasaksi, risampun

ສູງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

surup surya patut kaswaraang kulkul desa adat tigang klentungan.

ໂຕໜ້າ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(12) Upakara sajeroning upacara pawiwahan kategenang kulawarga purusa

ຍານກາຍ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

malarapan paigum

ໂຕໜ້າ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(13) Krama kapurusa pradé ngambil kapradana seos agama pamargi kaanutang manut

ສາມາດ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

kawéntenan, sudiwadani patut kamargiang sadurung ngamargiang upacara

ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

pawiwahan.

ໂຕໜ້າ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(14) Krama kapradana pradé kaambil olih seos agama tegteg ngamargiang pamargin

ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ/ເຂົ້າ

adat/awig-awig.

ບາງສາມາດ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

Pawos 95

ໂຕໜ້າ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(1) Sang kaicalan krama patut digelis masadok majeng klian, nunas pamitulung

ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ໂຕໜ້າ

ບາບສົມມະນາ

Pawos 99

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາບໍ່ສາມາດມີສິດທິ

(1) Balu eluh pageh sané katinggal muanin nyané utawi balu sané pecak nyeburin,
ບາບສົມມະນາ

patut ngamargiang swadharma, makadi:

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

ha. ngamanggehang kapatibratan;

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

na. ngamarginin ayahan Krama manut pamargi;

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

ca. ngraksa, nguasayang, mwang ngupapira warisan saha sentanan nyané;

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

ra. tan dados ngadol warisan sadurung polih wak-wakan kulawargan sang
ນາງ

lanang.

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາບໍ່ສາມາດມີສິດທິ

(2) Balu eluh sané katinggal muanin nyané utawi balu sané pecak nyeburin,
ສາມາດມີສິດທິທຳມະດາ

kawenangang mawiwaha sangkaning rahayu.

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

(3) Balu sané tan pageh swadharma, luwiré:

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

ha. matingkah drati krama miwah salah salah;

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

na. matilar tan pasadok;

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

ca. nglempasin swadharmaning balu pageh utawi salah prawretti.

ໂຕໂຕນຸມໂຕນຸມບໍ່ໄດ້ຮັບສິດທິທຳມະດາ

(4) Balu tan pageh wenang katundung saha tan polih pahpahan waris.

durung nahenin marabian tur nénten munggah mipil ring silih sinunggil Désa
ຂະນາທາຍ

Adat.

ບາບາສາຍໂຕໂຕ

Pawos 101

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

(1) Sané patut kaperas pinaka sentana, luwiré:

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

ha. sang kaperas magama Hindu;

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

na. mawiwit saking waris pancer kapurusa;

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

ca. mawiwit saking kulawarga tunggal sanggah utawi mrajan, paibon,

ບາບາສາຍໂຕໂຕ

utawi dadya;

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

ra. yéning tan wénten utawi tan polih paadung saking pancer kapurusa sakadi

ບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

inucap ring aksara na mwang aksara ca, kéngin mawiwit saking kulawarga

ສາບສາຍໂຕໂຕ

sapasira ugi.

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

(2) Paperasan sinanggeh puput, macihna:

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

ha. tigang sasih pacang ngamargiang paperasan, sang pacang meras patut

ບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

ngrauhang pisadok majeng Kliang Banjar Adat;

ໂຕໂຕບາບາສາຍໂຕໂຕບາບາສາຍໂຕໂຕ

na. pisadok sang meras kasobyahang sajeroning sangkepan olih Kliang Banjar

ເຂດເກີດ

Adat;

ໂສໂສນຍີ່ເກີດເກີດບຸກຄົນສາມາດເກີດເກີດສາມາດເກີດເກີດ

ca. salami tigang sasih wus kasobyahang sakadi inucap aksara na, nénten

ບຸກຄົນສາມາດເກີດເກີດບຸກຄົນສາມາດເກີດເກີດ

wénten sané ngawicaraang, éédan pamerasan kangkat kalanturang;

ໂສໂສນຍີ່ເກີດເກີດບຸກຄົນສາມາດເກີດເກີດ

ra. pradé wénten ngawicaraang, patut tegteg karerehang pamargi olih sang meras

ຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

mwang Kliang Banjar Adat ngantos ngamolihang pamargi manut pabuat;

ໂສໂສນຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

ka. salamin durung ngamolihang pamargi patut, wicara wenang katepasin olih

ຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

sang rumawos saking undagan Désa Adat rauhing MDA manut paletan;

ໂສໂສນຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

da. risampun wénten pamutus wicara sané manggeh, patut kamargiang pawidhi-

ຍີ່ເກີດເກີດເກີດເກີດ

widhanaan paperasan;

ໂສໂສນຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

ta. pawidhi-widhanaan paperasan sakadi inucap aksara da patut kaupasaksi

ເກີດເກີດເກີດເກີດເກີດເກີດເກີດ

oliḥ prajuru adat mwang manggala dinas, saha katambyakan jeroning

ບຸກຄົນສາມາດເກີດເກີດເກີດເກີດ

Pasangkepan Banjar Adat; mwang

ໂສໂສນຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

sa. madruwé ilikita sané kamedalang oliḥ sang ngawiwenang.

ໂສໂສນຍີ່ເກີດເກີດເກີດເກີດເກີດເກີດເກີດ

(3) Krama sané maduwe anak tunggal, tan kapatutang kapekidihang utawi

ເກີດເກີດເກີດເກີດ

kasentanaang

តាបិ ១៣

Kaping 4

បឋមវិសាគ

Pawarisan

បរាសាស្ត្រ

Pawos 102

១៣ បឋមវិសាគ ប្រាសាស្ត្រ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

(1) Warisan inggih punika tetamian arta brana saha ayah-ayahan ngupadi sukreta

សកាលនិស្កាលកលុវរុញ្ញ មេបុប្ផកត្តា

sakala niskala kaluhurannya, marep turunannya.

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

(2) Sané kaucap warisan,luwiré:

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

ha. druwe tengah, karang paumahan, guna kaya, pamrajan;

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

na. pagunakayan, tatadan, jiwadana, mwang utang piutang.

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

(3) Wawu kabawos warisan, pradé:

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

ha. wénten sang mapiturunang warisan utawi sang ngawarisang;

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

na. wénten katurunannya pinaka sang ngawarisin utawi ahli waris; miwah

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

ca. wénten arta brana, tetegenan,miwah/utawi ayah-ayahan pinaka

បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

warisan sané kawarisang.

១៣ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

(4) Sané kabawos katurunannya utawi ahli waris pinaka sang ngawarisin sakadi

បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ បឋមវិសាគ

inucap angka (3) aksara na, inggih punika:

na. nilar swadharma magama Hindu sané anut ring dresta;

၁၈၁ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

ca. marupa sentana rajeg sakéwanten sampun késah mawiwaha malih;

မိမိ/ဟိမိ

miwah/utawi

၁၈၂ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

ra. marupa sentana lanang, sakéwanten mawiwaha nyeburin/nyentana pakurenan

လိမာနာ။

lianang.

၁၈၃ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

(3) Sentana ahli waris/sang ngawarisin sané ninggal kadaton saparo, kangkat

ဟိမိပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

polih pahpahan waris pagunakayan kémaon, nénten pisan kangkat ngambil

ပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

pahpahan Pakarangan Désa utawi padruwén Désa Adat sané tiosan.

၁၈၄ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

(4) Yéning wénten sentana eluh nglaksanayang lokika sanggraha utawi nyilih polah,

မိမိပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

mawastu madruwé pianak, kawastanin sentana alpaka guru.

၁၈၅ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

(5) Yan pianak ipun sakadi inucap manut angka (4) kaangkenin pinaka sentana antuk

ပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

panglingsirnya, kéngin pianak punika ngawarisin pagunakayan reramané eluh

ဟိမိပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

kémawon.

၁၈၆ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

(6) Sané kangkat ngawaris pagunakayan:

၁၈၇ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

ha. balu eluh;

၁၈၈ ယာယုပရိစ္ဆာဒါဒိတု ဟိန္ဒူသမ္မာသမ္ဗုဒ္ဓံ ယမိပဟေယံ။

na. balu muani sané mawiwit saking pawiwahan nyeburin/nyentana.

១ស១ដំឡើងរូបរាងសត្វតាមបែបហ្នាតាមរូបរាងសត្វហ្នាស្និទ្ធក្នុង
ca. sang mulih daa, santukan ring pawiwahané riin sampun kaucap ninggal
តាមហ្នាតាម

kedaton.

១ស១សត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម
(7) Sakantuné maurip sang panglingsir kangkat ngawéhin jiwa dana tetatadan utawi
តាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម
bekel maka cihna paweweh majeng pianak ipun sané mawiwaha, sakémawon
តាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម
jiwa dana tetatadan inucap tan kangkat kapatimbang majeng anak siosan.

ហ្នាតាម ១០១

Pawos 105

ស្នាមតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម
Sejeroning kulawarga krama, wénten ahli waris/sang ngawarisin langkung sakeng
ហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

adiri, patut:

១ស១សត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

ha. kawéntenang paiguman kulawarga indik padum waris;

១ស១សត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

na. tan prasida malarapan paiuguman, katunasang dharma tetimbang majeng Kliang
តាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

Banjar Adat tur kasadokang majeng Bandésa rauhing Prajuru Désa Adat;

១ស១សត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

ca. pradé tan nganutin panepas Bandésa, kéngin nunasang pamutus majeng sang
តាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

wenang rumawos manut undagan, ngawit ring Désa Adat nglantur rauh ring

១ស១សត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាមរូបរាងសត្វតាមហ្នាតាម

MDA manut undagan.

ບາບສີ່໑໐໒

Pawos 106

໑໐໑ ສາກົນພາບສີ່/ບາບກາງຂຽນຂໍ້ມູນກ່ຽວກັບບາບສີ່

(1) Karang Ayahan/Pakarangan Désa Adat sané kaputungan Krama, patut
ສາບກິດທາງກ່ຽວກັບກຸ່ມຂອງບຸກຄົນທີ່ບໍ່ມີ/ບໍ່ມີສິດ

kaparidabdabin oleh désa adat indik ahli waris/sang ngawarisin.

໑໐໒ ບາບສີ່ກ່ຽວກັບບາບສີ່ຂອງບາບສີ່ກ່ຽວກັບບາບສີ່

(2) Pradé tegteg nénten wénten Krama sané kayun ngalinggihin, karang sakadi
ບາບສີ່ບາບສີ່ບາບສີ່ກ່ຽວກັບບາບສີ່

inucap patut mawali ka Désa Adat karangdadi.

ສາກົນ໑໐໓

SARGAH VI

ສຸກຣະຕາຕາປາເມຫານດີສາດາດ

SUKRETA TATA PALEMAHAN DÉSA ADAT

ບາບສີ່໑໐໔

Palet 1

ບາບສີ່ກ່ຽວກັບບາບສີ່ກ່ຽວກັບບາບສີ່

Indik Tanah Miwah Lingkungan Alam Désa Adat

ສາກົນ໑໐໕

Kaping 1

ບາບສີ່ກ່ຽວກັບບາບສີ່

Tanah Désa Adat

ບາບສີ່໑໐໖

Pawos 107

ບາບສີ່ບາບສີ່ກ່ຽວກັບບາບສີ່ກ່ຽວກັບບາບສີ່

Padruwen Désa Adat karangdadi sakadi ring sor :

໑໐໓ ບາບສີ່ກ່ຽວກັບບາບສີ່ກ່ຽວກັບບາບສີ່

ha. Kahyangan Desa sekadi pura Kahyangan Tiga Desa Adat Karangdadi rauhing

ສາຍງຊຸມຢູ່ເພີ່ນ

sampun kasiagayang.

໑໘ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ທີ່ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(2) Sahananing emis patut kapilah tur kawadahin, minakadi emis plastik kapupulang
ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

sareng soroh emis plastik, emis edon-donan kapupulang sareng

ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

soroh emis edon-donan, emis blah-blahan kapupulang sareng soroh

ຊຸມຢູ່ເພີ່ນ

blah- blahan.

໑໙ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(3) Krama Désa mangda macutetin utawi ngwatesin nganggén plastik.

໒໐ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(4) Soang-soang tenten, pasar, warung, penggak, utawi genah mautsaha patut
ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

nyayagaang genah emis manut papilahan sakadi inucap ring wiwit (2), tur

ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

nitenin utawi ngwatesin nganggén plastik.

໒໑ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(5) Sahananing emis tan kapatutang kaentungang ka dura pakarangan, ka jlinjingan,
ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

ka tlabah, tukad, utawi tanah druwé niri, sajabaning sampun madruwé genah

ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

emis sané sampun kapastika oleh Désa Adat utawi Banjar Adat.

໒໒ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(6) Banyu, pamasuhan, yéh umbah-umbahan, yéh blengbeng, utawi sakaluwirnyané
ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

tan kapatutang ngromonin ka dura karang utawi tanah druwé niri.

໒໓ ສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ ມີສາຍງຊຸມຢູ່ເພີ່ນ

(7) Sang sapa sira ugi tan dados mabacin ring jlinjing, tlabah, tukad, utawi genah

tiosan sané nénten kapatutang.

(8) Sang sané ngawigunayang toya, tlabah, utawi tukad, bilih-bilih
ហ្នាញតសិរាមី ឬក៏ចង់ក្បែរបទីទំនួលហ្នាញបង្កើតសិរ

anggén masiram, mangda tegteg nyangra patittis anut, patut tur pantes.

(9) Emis sané metu sangkaning upakara upacara mangda kapuputang ring
ບໍລິເວນທີ່ກຳລັງປະກາດກຳລັງ

wewidangan genah ngamargiang upakara upacara.

(10) Ten kengin ngentungan emis ring genah pengrarungan Setra sejawaning emis

upakara.

(11) Sang sapa sira ugi tiwal utawi mamurug tan nganutin nyangra karesikan
 សំណាងស្រីតិរិយាបដិឡោមក្សេមក្សាយុវិញ្ញាណក្ខន្ធមាន។

wawidangan kakeninin pamidanda manut pararem pengelolaan sampah

berbasis desa adat .

Palet 2

Indik Karang Miwah Tegal

Pawos 112

(1) Sang ngawigunayang tanah Pakarangan Désa patut tedun makrama Désa Adat
 ၁၁၁၁၁၁၁၁

ក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ

- Adat karangdadi kangkat tedun makrama Désa Adat karangdadi.

[illegible]

- Désa Adat.

១៣១ គាវា ១ ត្រីកោណ ១ ឆក្រ ១ បញ្ចកោណ

- (4) Karang, tegal, carik, patut:

១ហ្ន១៧ឆ្នាំក្រសួង

၂၈၂ ဗမာ့မိမိသားစုတို့၏အကျိုးအမြတ်

na. mapamedal ka rurung utawi ka margi;

၂။ အကျဉ်းချုပ်အားဖြင့် မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်များ၏ အခြေအနေအထားများကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထားပါသည်။

ca. kawéhin sombah utawi panguras toya; miwah

១៣១ មេរៀនសហមាត្រនិមិត្តភាពប្រាំមាត្រ ១១

ra. maguna saha tan ngawinang kaduhkitan.

១១) បទដ្ឋានភាគីបីដ៏កំហុសចំពោះការបោះឆ្នោតប្រឆាំងនឹងការបោះឆ្នោត

- (5) Wates karang nepi margi utawi ulu, utawi tanpa panyanding, patut kadabdabin
 ၇၈၀၆၂၆၂၇၂၈၂၉

oleh sang adruwé karang.

១៤១ ឧបសិទ្ធិក្នុងការបំភ្លឺបញ្ជាក់ទំនាក់ទំនងជាមួយអ្នកទាញយកទិន្នន័យ

- (6) Sapa sira ja mabukti nglahlahin, patut katiwakin pamidanda manut Pararem,
ပိန္နား

minakadi:

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။

ha. ngwaliang tanah sané kalahlahin;

၁၈၂၇ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

na. ngwéhin prabéya sakadi patut;

၁၈၂၈ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

ca. yan sané kalahlahin marupa genah sané suci, Krama inucap keni pamidanda

ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

pangupakara manut tatacara mwanang dresta agama Hindu.

ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

Pawos 113

၁၈၂၉ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

(1) Krama DésaAdat sané sampun ngraksa Pakarangan Désa niri tan kapatutang
ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

malih nunas Pakarangan Désa utawi ngangkep Pakarangan Désa.

၁၈၃၀ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

(2) Sang nglinggihin Pakarangan Désa patut ngawigunayang karang manut cacukuh.

ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

Pawos 114

၁၈၃၁ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

(1) Wewidangan Sétra patut kapiara masarengan olih Krama Désa Adat Karangdadi
ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

lan Pasurungan.

၁၈၃၂ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

(2) Tanah pangurug miwah gegumuk papendeman tan kangkat ngawigunayang satios
ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

tanah Sétra inucap.

၁၈၃၃ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

(3) Sétra duwe Désa Adat Karangdadi lan Pasurungan nenten kangkat kawigunayang
ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
oli satios Krama Désa Adat Karangdadi lan Pasurungan sajabaning maduwe

ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

ບໍາລິເລີຍທາງພາກພື້ນ ທີ່ພົບໄດ້ໃນສະໄຫມ
paiketan pasemetonan sané karihinin antuk pinunas majeng Bandesa Adat tur
ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ
patut kakeninin pananjung batu manut Pararem.

ບາງສາສະໜາ

Palet 3

ບໍາລິເລີຍທາງພາກພື້ນ ທີ່ພົບໄດ້ໃນສະໄຫມ

Indik Wewangunan, Wewalungan, Miwah Pepayonan

ສາມັນ

Kaping 1

ບາງສາສະໜາ

Wewangunan

ບາງສາສະໜາ

Pawos 115

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

(1) Krama tan kapatutang makarya wewangunan nyapcap ka pakarangan utawi

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

wewangunan anak tiosan.

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

(2) Makarya rurung linggah ipun kapatutang adepa agung, adepa belah, utawi adepa.

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

(3) Rurung sané katangun kadasarin paigum sang adruwé tanah mwang sang

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

ngawigunayang, tur patut kasobyahang sajeroning Pasangkepan.

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

(4) Tan kapatutang ngenahang barang padruwén ring margi utawi rurung Désa Adat

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

Karangdadi ngantos ngametuang pikobet.

ບາງສາສະໜາທີ່ພົບໄດ້ໃນສະໄຫມ

(5) Margi sawewengkon Désa Adat karangdadi patut polih pitulung pamiara
ກາຍພິພາກສາພຶ້ນຖານພາກພື້ນພາກພື້ນພາກພື້ນພາກພື້ນ

kaasrian olih Krama Désa Adat karangdadi.

໑໒໑ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(6) Tan kawenang ngwéntenang wewangunan sajeroning kakuwub margi.

໑໒໒ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(7) Krama Désa Adat karangdadi mapatimbang tanah patut masadok tur pastika
ກາຍພິພາກສາພຶ້ນຖານພາກພື້ນພາກພື້ນພາກພື້ນພາກພື້ນ

molihang uwak-uwakan Bandésa utawi Prajuru Désa Adat.

໑໒໓ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(8) Krama Désa Adat karangdadi utawi krama tamiu, utawi tamiu ngawigunaang
ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ
tanah patut masadok tur pastika molihang uwak-uwakan Bandésa utawi Prajuru
ກາຍພິພາກສາພຶ້ນຖານພາກພື້ນພາກພື້ນພາກພື້ນພາກພື້ນ

Désa Adat

໑໒໔ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(9) Krama Tamiu utawi Tamiu mapatimbang tanah utawi ngawigunaang ring
ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ
wewidangan Désa Adat karangdadi patut sahuninga Bandésa miwah Prajuru Désa
ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

Adat karangdadi.

໑໒໕ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(10) Wewangunan sané tan nganutin tata ngwangun miwah tata ngawigunayang
ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

genah, jantos nyayubin, bilih-bilih témbok ring telenging wates,

ກິດຈະກຳທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

risampun kawara tur sampun kasadokang, wenang kapidanda manut Pararem.

໑໒໖ ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ

(11) Sang sane ngawangun ring tepi segara wawidangan Desa Adat Karangdadi,
ພາກສ່ວນທີ່ກ່ຽວຂ້ອງທັງສອງຝ່າຍຕ້ອງປະຕິບັດຕາມ
wawangunan nyane sanistane mangda majarak 100 meter rikala toya segara

បង្កើត

pasang.

១. ក្នុងក្រុងនេះមានប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

(12) Nénten kadadosang ngwangun Banjar Adat mwanng Sétra anyar ring wewidangan
រាជធានី

Désa Adat karangdadi.

១. ក្នុងក្រុងនេះមានប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

(13) Sang nglempasin daging angka (1) ngantos angka (11), patut kabaosin tur
គាត់នឹងនាំមកនូវទំនុកចិត្តរបស់ខ្លួន

kakeninin pamidanda manut Pararem.

សិរីសោភ័ណ

Kaping 2

បុរាណវិទ្យា

Wewalungan

បុរាណវិទ្យា

Pawos 116

១. ក្នុងក្រុងនេះមានប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

(1) Sang adruwé wewalungan utawi ubuh-ubuhan ring wewidangan Désa Adat
គាត់នឹងនាំមកនូវទំនុកចិត្តរបស់ខ្លួន

karangdadi patut nabdabin ubuh-ubuhan nyané mangda prasida ngawetuang rena.

១. ក្នុងក្រុងនេះមានប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

(2) Sang adruwé wewalungan utawi ubuh-ubuhan sané ngwetuang bhaya, sengkala,
ហ្មឺន, ឬ ឈាម, ឬ ឈាម, ឬ ឈាម

usak, utawi leteh, cemer, patut nanggung prabéya sapatuta.

១. ក្នុងក្រុងនេះមានប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

(3) Sang sapa sira ugi tan kapatutang, mabedilan, ngracunin wewalungan

សាហាប្រាសាទច្រើនទៀតដែលបានសាងសង់ឡើងវិញ

saha ulam ring wewidangan Désa Adat karangdadi, sajabaning sampun polih

បុរាណវិទ្យា

១. ក្នុងក្រុង

wak-wakan Bandésa utawi Prajuru Désa Adat. Pradé piwal, patut kakeninin
ບໍ່ມີພະຍາຍາມກຳລັງ

pamidanda manut Pararem.

໑໓ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ

(4) Sang sapa sira ugi tan kawenangang ngenahang, negulang, utawi nglumbar
ບໍ່ມີພະຍາຍາມກຳລັງ

wewalungan utawi ubuh-ubuhan ring:

໑໔ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ
ha.wewidangan parahyangan, sajabaning kaanggén srana upakara upacara
ພະຍາຍາມ

yadnya;

໑໕ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ

na.dura pakarangan, teba, tegalan, utawi carik padruwén nyané;

໑໖ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ

ca.wewidangan Sétra.

ສະບັບ

Kaping 3

ບໍ່ມີພະຍາຍາມ

Pepayonan

ບໍ່ມີພະຍາຍາມ

Pawos 117

໑໑ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ

(1) Nandur tanem tuwuh madedampingan genah parahyangan wyadin paumahan,
ບໍ່ມີພະຍາຍາມກຳລັງ

paembang ipun saking panyengker ka jero pinih kidik adepa agung.

໑໒ ພິມບສິກບຸກຄົນທີ່ມີຄວາມສຳຄັນໃນບຸກຄົນ

(2) Kakayonan sané kapitahen pacang ngrawuhang bhaya, kangkat katundung,
ບໍ່ມີພະຍາຍາມກຳລັງ

madasar antuk geguwat:

၁၂၂။ သံစွဲပုဒ်တော်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

ha. sang nundung patut nyayagaang prabéya, sang adruwé taru patut muputang
ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

panundung inucap;

၁၂၃။ ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

na. pradé taru inucap ngwetuang bhaya, prabéyan ipun patut katanggung olih
သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

sang adruwé taru;utawi

၁၂၄။ သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

ca. kaputusalang antuk paigum sang nundung masarengang sang adruwé taru.

၁၂၅။ ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

(3) Tan prasida ngembasang paigum sakadi inucap angka (2), Bandésa mwang

ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

Prajuru Désa Adat tedun ngrauhang panepas, tur panepas inucap patut

သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

katampenin

၁၂၆။ သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

(4) Sang adruwé taru sané ngawinang bhaya, patut mrebéyanin sategep ipun.

၁၂၇။ ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

(5) Tan kapatutang nebtib utawi ngebah taru ageng wyadin sané kasinanggeh mabuat

သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

kawigunannya manut kawredian palemahan, sadurung polih uwak-uwakan

ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

Prajuru Désa Adat, manut paiguman Krama Désa Adat.

၁၂၈။ ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

(6) Krama Désa Adat patut ngamanggehang kawéntenan reresikan tanem tuwuh sané

သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

ngawinang Désané asri tur lestari, luwiré:

၁၂၉။ ပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်သံစွဲပုဒ်တော်

ha. tanem tuwuh sané katandur utawi kapiara Désa Adat utawi Banjar Adat;

wewidangan soang-soang rauh wewidangan Désa Adat.

၁၅၁။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (3) Sahananing mis utawi leluu sané metu saking raga niri saha wewidangan ngraga
ပဉ္စမဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာပိတကုဗျူဟာ
patut kapidabdabin sabecik-becikné utawi kagenahang ring wadah emis sané
သေသပဉ္စမဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

sampun kasayagaang.

၁၅၂။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (4) Sahananing mis patut kapilah tur kawadahin, minakadi mis plastik kapupulang
၇၂၂။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ
soroh emis plastik, emis edon-donan kapupulang soroh emis
၇၂၃။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ
edon-donan, emis blah-blahan kapupulang soroh blah-blahan.

၁၅၃။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (5) Krama Désa Adat karangdadi mangda matitetin utawi ngwatesin nganggén
ပဉ္စမဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

plastik.

၁၅၄။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (6) Tenten, pasar, warung, penggak, utawi genah mautsaha patut nyayagaang genah
၇၂၄။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ
emis manut papilahan sakadi inucap angka (4), tur mitetin utawi ngwatesin
၇၂၅။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

nganggén plastik.

၁၅၅။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (7) Sahananing emis tan kapatutang kaentungang ka dura pakarangan utawi tanah
၇၂၆။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ
druwé niri, sajabaning sampun madruwé genah emis sané sampun kapastika
၇၂၇။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

oleh Désa.

၁၅၆။မဟာနိမိတ္တဗျူဟာပိတကုဗျူဟာနိမိတ္တဗျူဟာပိတကုဗျူဟာ

- (8) Banyu, pamasuhan, yéh umbah-umbahan, yéh blengbeng, utawi

၁၈၂၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်

សេចក្តីបញ្ជាក់ពីការងារដែលបានធ្វើឡើង

១៣១ មានតុល្យភាពការពារក្នុងតុល្យភាព (រូប គា ១៣) ។ មន្ត្រីស្រាវជ្រាវសម្រេចបានថា

គេដឹងថាបើទិស្យមកដល់នេះហើយគេដឹងថាបើទិស្យមកដល់នេះ

ឧបករណ៍ប្រើប្រាស់ធាតុបំបែក

၂၈၂၂ ဗဟုသုတပြပွဲမိန့်ကြားစာအုပ်

រដ្ឋបាលស្រុកប្រាសាទបាវិ ១២ ១៣

၂၅၂။ အကယ်၍ ဤပုဒ်မပါမည့် ဥပဒေမူကြမ်းကို အတည်ပြုကြပါက အောက်ပါအတိုင်း ပြုပြင်ပြောင်းလဲရမည်။

וְהָיָה כִּי יִשְׁמַע ה' אֶת הַקּוֹל וְהָיָה

[illegible]

၂။ ဘုရားရှိခိုးပါ။

[illegible]

သလင်းကုန်း ။

၂၈၅၃၁

පත්‍ර ෧/෧෦

Palet 2

මානික්‍ය ග්‍රාමාගත භූමි

Indik Usaha Désa Adat

පාලක 1/෧෦

Pawos 120

ග්‍රාම භූමි මානික්‍ය ග්‍රාමාගත භූමි

Désa Adat karangdadi madruwé usaha minakadi:

1. පාලක 1/෧෦ ග්‍රාම භූමි (පාලක 1/෧෦)

ha. Labda Pacikreman Désa Adat (LPD);

2. ග්‍රාම භූමි පාලක 1/෧෦ ග්‍රාම භූමි (පාලක 1/෧෦)

na. Bhaga Usaha Padruwén Désa Adat (BUPDA);

පත්‍ර ෧/෧෦

Palet 3

මානික්‍ය ග්‍රාමාගත භූමි

Indik Penganggaran Désa Adat

පාලක 1/෧෦

Pawos 121

මානික්‍ය ග්‍රාමාගත භූමි මානික්‍ය ග්‍රාමාගත

Penganggaran Désa Adat karangdadi mawit saking:

1. පාලක 1/෧෦ ග්‍රාම භූමි

ha. urunan Krama Désa;

2. ග්‍රාම භූමි මානික්‍ය ග්‍රාමාගත භූමි (පාලක 1/෧෦)

na. Dana Hibah sakéng Guru Wisésa (Pemerintah);

3. පාලක 1/෧෦ ග්‍රාම භූමි පාලක 1/෧෦ ග්‍රාම භූමි (පාලක 1/෧෦)

ca. Paica-paica utawi usaha tiosan sané patut;

4. ග්‍රාම භූමි පාලක 1/෧෦ ග්‍රාම භූමි (පාලක 1/෧෦)

ra. dana punia tiosan sané patut; lan

5. පාලක 1/෧෦ ග්‍රාම භූමි පාලක 1/෧෦ ග්‍රාම භූමි (පාලක 1/෧෦)

ka. pahan prabia pawangunan saking Lembaga Perkréditan Désa (LPD),

තනතුරු සහ පහුරු පාලන සභාව (තැපෑ)။

Badan Usaha Pedruwén Désa Adat (BUPDA).

සිංහ ෮෮

SARGAH VIII

ගාභාසිංහවංශය

TATA PAKILITAN,

ප්‍රකාන්ති මිවාහ මාළිගා සභාව

PRAKANTI MIWAH MAJELIS DÉSA ADAT

පත්‍රය ෧෪෪

Palet 1

මාළිගා සභාව ප්‍රකාන්ති මිවාහ සභාව

Indik Pakilitan Prakanti Désa Adat

පැවැත්වීමේ ප්‍රකාශන

Pawos 122

෧෪෪ ගාභාසිංහවංශය ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

(1) Tata Pakilitan Désa Adat, Prajuru Désa Adat kengin ngewéntengan pakilitan
එහි සාමාජිකයන් විසින් ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

majeng sang sapa sira ugi, minakadi : otoritatif, koordinatif, lan

ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

konsultatif manut pararem.

෧෪෪ ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

(2) Bandésa Adat lan Prajuru Désa Adat kengin ngawéntenang prakanti sareng Désa

සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

Adat tiosan, Désa Dinas lan Lembaga tiosan manut pararem sajeroning

ප්‍රකාශන සභාව ප්‍රකාශන සභාව ප්‍රකාශන සභාව

ngemargiang swadharma ngenterang pemargi ring Désa Adat.

පත්‍ර ෧/෧෦

Palet 2

මානික්‍ය උද්ධමන මණ්ඩලය

Indik Majelis Désa Adat

පාලන මණ්ඩලය

Pawos 123

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

(1) Désa Adat karangdadi sampun masikian sareng Désa Adat tiyosan ring Bali sané
මානික්‍ය උද්ධමන මණ්ඩලය (උද්ධමන මණ්ඩලය)

kawastanin Majelis Désa Adat (MDA).

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

(2) Sajeroning ngamargiang swadharma Prajuru, Prajuru Désa Adat kadabdabin olih :

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

ha. Majelis Désa Adat Kecamatan Dawan;

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

na. Majelis Désa Adat Kabupatén Klungkung;

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

ca. Majelis Désa Adat Provinsi Bali; lan

මානික්‍ය උද්ධමන මණ්ඩලය මානික්‍ය උද්ධමන මණ්ඩලය

ra. Guru Wisésa sané kapatutang.

သဲကဒုယံ

SARGAH IX

သယံကျွနု်ပ်ဝိသကဗိဗဒဏ္ဍ

BAYA, KULKUL, WICARA, MIWAH DANDA

ပဉ္စမပါဌာန

Palet 1

ဟိန္ဒူသ

Indik Bhaya

ပုဗ္ဗသိင်္ဃနိဗ္ဗာန်

Pawos 124

၁။ ပဉ္စမပါဌာနသယံကျွနု်ပ်ဝိသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

(1) Pabuat tan rahayu utawi sakanan sané ngawinang pikobet, duhkita, duskerta

ကဗိဗဒဏ္ဍသယံ

kasinanggeh bhaya.

၂။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

(2) Bacakan sané kabawos bhaya, luwiré:

၁။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

ha. Jiwa bhaya: kaamuk, kabaak, kaparikosa;

၂။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

na. Artha bhaya: kamalingan, kabégalan;

၃။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

ca. Geni bhaya: katunuan utawi puun;

၄။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

ra. Toya bhaya: anyud, kelem, katibén gentuh;

၅။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

ka. Bhayu bhaya: katibén angin nglinus;

၆။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

da. Pertiwi bhaya: lindu, katibén embidan;

၇။ ဟိန္ဒူသကဗိဗဒဏ္ဍသိင်္ဃနိဗ္ဗာန်

ta. Duracara Agama: ngusak-asik tata-titi agama

ບາງບາສົມໃຈກຳພັກ

Pawos 125

໑໙໑ ຫຼັກກຳມະການທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

(1) Krama Désa sané katiben bhaya, mangda digelis atur supéksa majeng Prajuru
ຍາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

manut paletan utawi sang wenang mamaosin.

໑໙໒ ຫຼັກກຳມະການທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

(2) Krama Désa sané uning sané ngawinang bhaya, patut digelis atur supéksa majeng
ບາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

Prajuru manut paletan utawi Guru Wisésa.

໑໙໓ ຫຼັກກຳມະການທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

(3) Krama Désa sané katibén bhaya ageng, sang katibén bhaya utawi sang amangguh
ທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

bhaya ageng, wenang digelis nepak kulkul prachina bhaya tur atur supéksa

ຍາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

majeng Prajuru manut paletan utawi sagelisné nunas pitulung.

໑໙໔ ຫຼັກກຳມະການທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

(4) Krama sané nyingak utawi mireng suaran kulkul prachina bhaya sakadi inucap
ທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

angka (3) patut sayaga mapitulung ngremba saha makta gegawan, manut

ທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

kewéntenan bhaya, tur ngremba sang keni bhaya manut kaduhkitan nyané,

ຍາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

makadi asih dana miwah tiosan.

ບາງບາສົມໃຈກຳພັກ

Pawos 126

໑໙໑ ຫຼັກກຳມະການທາງການກະຊວງ ມາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

(1) Pamargin maseserep utawi nglédahin ritatkala wénten kamalingan/kapandungan,
ບາດຕະການທີ່ມີຜົນສູງສຸດທາງການກະຊວງ

ບູຮູ້ທີ 1 ຫຼ້າ

Palet 2

ບົດສຶກສາ

Indik Kulkul

ບາງສາມາດໃຫ້

Pawos 128

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(1) Kulkul inggih punika piranti malakar taru sané sampun kacumponin pinaka
ທາງຕົ້ນກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

tatengeran satunggil wénten parikrama Adat.

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(2) Kulkul sané wénten ring wewidangan Désa Adat karangdadi, minakadi:

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ha. Kulkul Désa Adat masikian Banjar Adat

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

na. Kulkul Pura;

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ca. Kulkul yowana.

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

(3) Soang-soang kulkul madruwé kawigunan, minakadi:

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ha. Kulkul Désa Adat kaswaraang rikala wénten paruman, panyepian, Ida

ທາງຕົ້ນກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

Batara tedun, bhaya, gotong royong.

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

na. Kulkul Banjar Adat kaswaraang rikala mawiwaha, kalayusekaran, bhaya.

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ca. Kulkul Pura kaswarayang manut tatujon;

1 ກຳລັງສູງ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ra. Kulkul yowana kaswarayang rikala wénten pamargin yowana

ບາງສາມໂຕ

Palet 3

ບັນຍາຍາຍາ

Indik Wicara

ບາງສາມໂຕ

Pawos 131

ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

(1) Sané patut mutusang pamuncèh wicara ring Désa Adat karangdadi inggih punika
ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

Pasangkepan utawi Paruman kaenter Bandésa utawi prajuru.

ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

(2) Pamutus pamuncèh wicara mangda nganutin daging Awig-Awig, Patitis miwah
ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

Pamikukuh Désa Adat karangdadi, saha ilikita Guru Wisésa sané

ບາງສາມໂຕບາງສາມໂຕ

mapaiketan wicara.

ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

(3) Sahananing wicara patut karerehang pamuncèh olih Bandésa saha Prajuru manut
ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

paletan karampih olih Angga Kerta Désa.

ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

(4) Wicara nénten ngamolihang pamutus ring paruman utawi wénten tan suka
ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

nampenin, wenang katunasang pamuncèh majeng Majelis Désa Adat (MDA)

ບາງສາມໂຕບາງສາມໂຕ

manut undagan.

ບາງສາມໂຕ

Pawos 132

ບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕບາງສາມໂຕ

(1) Wicara mapaiketan agama, adat, mwang dresta patut kabawosin olih Prajuru

(2) Pamidanda sakadi inucap angka (1) katiwakang olih Bandésa utawi Prajuru

ຍາມກຳລັງປຸງສາສາມຊື່ບຸກຄົນບາງຄົນ

malarapan kaputusan Pasangkepan utawi Paruman.

ໂຕໂປດເອີ້ນສາຍພື້ນຖານສາມາດພົບໄດ້ທຸກບ່ອນທີ່ມີຄົນ

(3) Patetiwak pamidanda kalaksanayang olih Prajuru Désa Adat karangdadi.

ໂຕໂປດບໍ່ມີຜູ້

(4) Rupa Pamidanda:

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ha.tulak wali, kaputusan jeroning paruman;

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

na. pangererenga, manut panglokika pakaryan.

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ca. mléncérin (ngewerin) keni danda manut dadosan nénten ngayahang

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ra. panyagsag wirasa, manut pamargi dedosan makarya ping kalih.

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ka. angrugada klian utawi pacamil sajeroning Pasangkepan utawi Paruman, keni

ບໍ່ມີຜູ້ທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

pamidanda limang atus jinah bolong, sanistané jinah bolong panca datu.

ໂຕໂປດບໍ່ມີຜູ້ທີ່ມີສຳນວນຊື່ບຸກຄົນ

(5) Pamidanda tiosan:

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ha. ayah-ayahan panukun kasisipan.

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

na. arta danda, dedosan saha panikel-nikelannya, utawi panikel paturunan.

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ca. ngaksama utawi nunas pangampura sajeroning Pasangkepan utawi Paruman

ຍາມກຳລັງປຸງສາສາມຊື່ບຸກຄົນ

manut paletan.

ໂຕໂປດບຸກຄົນທີ່ມີສຳນວນຊື່ບຸກຄົນ

ra. pangupakara mwang panyangaskara.

ka. rerampagan utawi malélang.

da. kasepé kang, maartos nénten ngamolihang suaran kulkul, arah-arahan,

panyanggran Krama, utawi pateh puikin Krama Banjar.

ta. kanorayang, maartos kawusanang makrama Désa Adat sané kacihnayang

antuk pamipilannyané kadaut Désa Adat karangdadi

sa. ngwaliang tanah Pakarangan Désa Adat karangdadi

(6) Agung alit pamidanda manut daging pamutus Pasangkepan utawi Paruman.

(7) Jinah utawi rajabrana saking pamidanda manados padruwén Désa.

Adat karangdadi.

Pawos 134

(1) Krama Désa Adat karangdadi tan nawur paturunan utawi dedosan risampuné rauh

panemayannya pacang nawur, patut keni panikel manut samaya.

(2) Panikelan sakadi inucap ring angka (2) sampun kamargiang, taler tan prasida

katawur sajeroning waneng, Prajuru Désa Adat wenang nglaksanayang

၂၈၃၆၂

ໂຫຼ້າໄທສາກຕູລາພາບພາຍນອກສາມີສິ່ງທີ່ເຫຼົ່າໆນີ້ ມີຄືປຸງສິ່ງ

1. ហេតុអ្វីបានជាអ្នកស្រឡាត់ស្រឡាយប្រកបដោយសុភមង្គល?

pangenten majeng sang pacang karampag.

na. pamargin rerampagan kalaksanayang olih Prajuru Désa Adat,

kasarengin olih Krama Désa Adat.

ca. sang ngrampag mangda sangkaning darsana ngambil padruwén sang

karampag.

ra. rerampagan kamanggehang antuk ilikita tur kaupasaksiang majeng Krama

Désa Adat.

ka. Bandésa miteketin sang karampag mangda digelis nebus sadurung waneng

manut parareman.

da. Rarampang tan katebus sajeroning waneng sakadi inucap aksara ka, wenang

kalélang.

ta. jinah pikolih lelangan sakadi inucap aksara da kanggén nuku utang

ໂຮມສາກ ສາກຍາຕີ ໂຮ່ສາບິບິບິ ຫຼື ສາກຍາຕີ ໂຮ່ສາບິບິບິ

Krama sané karampag, tur kawewehin antuk prabéya rerampagan,

ສິມສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ

sisannyané patut kawaliang majeng sang karampag.

໑໓ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(4) Sané dados karampag wantah arta brana utawi barang sané kabawos kasugihan.

໑໔ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(5) Sang karampag ngalangin pangrampagan, Pipil Krama inucap wenang kadaut tur

ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ

tan polih pangayoman Désa Adat.

໑໕ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(6) Sang karampag ngapialangin pamargin pangrampagan, wenang katiwakin

ບໍລິເວນ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

pamidanda kasepékang pinih suwé mawaneng 3 (tigang) Galungan.

໑໖ ບໍລິເວນ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(7) Waneng 3 (tigang) Galungan, Krama sané kasepékang metu éling kasisipan,

ບໍລິເວນ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

pamidanda kasepékang wenang kadaut, antuk dudonan:

໑ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ

ha. naur panukun pamidanda sapatut ipun;

໑ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ

na. ngaturang pangaksama sajeroning Pasangkepan utawi Paruman manut

ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ ບາງສຸກ

paletan, tur masemaya nénten mamurug malih;

໑໗ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(8) Sampun panemaya waneng 3 (tigang) Galungan, Krama sané kasepékang nénten

ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ ທາງສາວນິກັມ

eling kasisipan tur teteg kukuh nénten ngamargiang dudonan sakadi inucap angka

໑໘ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ ສາກຍາຕີ

(7) aksara ha miwah aksara na, wenang kanorayang.

(9) Sang kanorayang patut ngwaliang tanah Pakarangan Désa Adat karangdadi tur
 ສາມັກຄະພຸດທະບູລີເປັນ “ກູວາກ ນຸຕາງ ທາລຸ” ສາມັກຄະພຸດທະບູລີ
 maserah kalah manut semaya “guwak ngutang taluh” sané maartos nénten
 ກູວາກນິທົມບຸກຄົນກູວາກນິທົມບຸກຄົນກູວາກນິທົມບຸກຄົນກູວາກນິທົມບຸກຄົນ
 molihang pah-pahan olih-oliha padruwén Désa Adat karangdadi.

(10) Sang kapamidanda kanorayang kangkat kapurnayang mawali pinaka Krama
ꦱꦁꦏꦥꦩꦶꦢꦤ꧀ꦢꦤ꧀ꦏꦚꦺꦴꦫꦁꦏꦁꦏꦠꦏꦥꦸꦂꦤꦲꦁꦩꦮꦭꦶꦥꦶꦤꦏꦏꦿꦩꦤ
Désa Adat karangdadi risampun nginutin gaguat.

Pawos 135

(1) Krama Désa Adat sané mendem utawi ngeseng sawa ring genah tan kapatutang
 ၵၢ်သီပဃိမုၤတူၣ်ဖျါဝဲၣ်ယွၢ်ပၼ်တူၢ်ကလေးၤန့ၣ်ထံးပိၣ်ဟ့ၣ်ဒုၤဆၢပၽၢ်တူၢ်
 keni pamidanda manut Pararem saha nglaksanayang pituduh sapatuta.

(2) Krama sané makarya bangbang pacang nandur kekayon kirang adepa agung
 සහිත ශාස්තෘකර්මයක් නොවන බැවින් පමණක් නොවන බැවින්
 saking tembok pakarangan Krama tiosan patut keni pamidanda manut Pararem
 සහ ප්‍රධානීන්ගේ නිර්දේශයකි.
 saha pramangkin ngurug bangbangnyané.

(3) Krama sané ngutang luu, wangkén wewalungan, miwah kotoran sané
 ၵျၢၼ်းပိတ်၊ နီဇွဲ၊ ကာဖါ၊ မိမ့်တိရုသုကစာနွဲ့ပေၤ၊
 siosan ring margi agung, jlinjing, got, miwah genah sané tan kaptutang,
 စာပိမ္မာဒှဟံဂမ္ဘဝါ၊
 kapidanda manut Pararem.

၂ ကံဒဿ

- ၂ ကံဒုဇ

ឆ្នាំ៣១៧០១
 SARGAH X
 បបក្សត្រកូលធម៌
 PEWANGUNAN DÉSA ADAT
 មិបុបបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ
 MIWAH PEWANGUNAN WEWIDANGAN PERDÉSAAN DÉSA ADAT
 បុរាណវិទ្យា

Pawos 136

១៣១ បិកាមកាមបបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ

(1) Pikamkam wawangunan Désa Adat karangdadi kapah dados kalih:

១៣១ បិកាមកាមបបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ (៣ ឆ្នាំ)

ha. Pikamkam Wangunan Désa Adat karangdadi satunggil a warsa (1 tahun)

គោលការណ៍បបក្សត្រកូលធម៌វិភាគវិភាគវិភាគ

kabawos Pembangunan Jangka Péndék; lan

១៣១ បិកាមកាមបបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ (១០ ឆ្នាំ)

na. Pikamkam Wangunan Désa Adat karangdadi satunggil 5 (lima) tahun

គោលការណ៍បបក្សត្រកូលធម៌វិភាគវិភាគវិភាគ

kabawos Rencana Pembangunan Jangka Menengah.

១៣១ បិកាមកាមបបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ

(2) Pikamkam wawangunan Désa Adat karangdadi patut polih cacumpunan jeroning

បបក្សត្រកូលធម៌វិភាគវិភាគវិភាគ

paruman Désa Adat.

បុរាណវិទ្យា

Pawos 137

បបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ

Ngawangun Wawidangan *Perdésaan* Désa Adat karangdadi minakadi :

១៣១ បបក្សត្រកូលធម៌វិភាគវិភាគវិភាគវិភាគ

ha. Ngalestariang tanah *subak sawah* mangda nénten mubah *alih fungsi lahan*.

១៣១ បបក្សត្រកូលធម៌វិភាគវិភាគវិភាគ

១. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

၂၇၂။ နိဗ္ဗာန်ပိဋကဉ္စမဟာဓိရာဇာနိဗ္ဗူတိက (၇၂၂ ခါး ၈၂၂)။ ၂၇၂။

[illegible]

သဲကဲဒုက္ခကဲ

ပရိစ္ဆာန်ကလေးများအားလုံးကို ဖွဲ့စည်းပေးပါ။

មិបុត្រតែងតែរុករានធនធាន

မဟာဗျူဟာ

ဟိန္ဒူစာပေကျမ်းဂါ

ပုဏ္ဏား၊ ကြွပ်

បន្តគ្នាទៅដល់ការវាយតម្លៃសរុប៖

၂။ ၂။ ပီဗီဂီဇာနည်ဗျာဓိဇာနည်

១.គ្រប់ដំណើរការត្រូវបានគ្រប់គ្រងដោយគ្រូបង្រៀន។

១. ឧបត្ថម្ភការណ៍ស្រាវជ្រាវ និងការអភិវឌ្ឍន៍

១២១ ម៉ែត្របំបែកស្រូវស្រែចំការ ឬប្រភេទដទៃទៀត ។

၂၈၅၅၂

၁။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

ka. Majelis Désa Adat Kecamatan Dawan;

၂။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

da. Parisada Hindu Dharma Indonesia (PHDI); lan

၃။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

ta. Sané tiosan manut kawigunan lan pabuat.

ပဉ္စမပါး

Palet 2

ပါးလိပ်ကုသေသေဗွဲသေဗွဲပရိ

Indik Panureksan

ပဉ္စမပါး

Pawos 139

ပဉ္စမပါးသေသေဗွဲသေဗွဲပရိ

Panureksan pamargi *Pemerintahan* Désa Adat wenang kamargiang olih:

၄။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

ha. Krama Désa Adat karangdadi; lan

၅။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

na. Lembaga manut kawenangan.

ပဉ္စမပါး

Palet 3

ပါးလိပ်ကုသေသေဗွဲသေဗွဲပရိ

Indik Ngutsahayang

ပဉ္စမပါး

Pawos 140

၆။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

(1) Krama Désa Adat mangdané kukuh ngawerdiang adat istiadat, agama, *tradisi*,

၇။ ခါးလိပ်ကုသေသေဗွဲသေဗွဲပရိ

budaya, lan dresta napi malih sampun mabukti ngutpadi karahayuan jagad rawuh

សាងកិច្ច។

sadagingnya.

១២១ គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមិលរុបក្រដ្ឋាភិបាលរុមាត

(2) Krama Désa Adat mangda prasida milah-milih pangranjing napi malih sané

សម្បហិត្តាធម៌ធម៌ក្របដំបូងមិលរុមាត

campuhin adat istiadat, agama, *tradisi*, budaya, lan dresta.

១២២ គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមាត

(3) Krama Désa Adat mautsaha nincapang kabecikan adat, agama lan budaya

លមាតាធម៌ធម៌ក្របដំបូងមិលរុមាត

lamakané prasida ngewerdhiang Désa Adat lan Krama Bali.

១២៣ គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមាត

(4) Krama Désa Adat mangda prasida nyalantaraang wawangunan ring makudang-

គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមាត

kudang widang.

១២៤ គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមាត

(5) Krama Désa Adat prasida ngajegang kasucian, kelestarian tur kadayuhan jagad

ក្របដំបូងមិលរុមាត

Bali.

បញ្ចប់។

Palet 4

ហិត្តាធម៌ធម៌ក្របដំបូងមិលរុមាត

Indik Ngrajegang

ហិត្តាធម៌ធម៌ក្របដំបូងមិលរុមាត

Pawos 141

សាត្រាភិបាលរុមាត

Sajroning ngawerdiang jagad Bali tegteg ajeg tur lestari rawuh kapungkur wekas,

គ្រូមាតាធម៌ធម៌ក្របដំបូងមិលរុមាត

Krama Désa Adat karangdadi mangda maparilaksana nganutin patitis saling asah,

សាត្រាភិបាលរុមាត

saling asih, saling asuh, gilik- saguluk, paras paro, saluhung luhung-sabaya
සාන්තකා, ලන් සර්පානා යා.
saantaka, lan sarpana ya.

බද්ධ පද්ධතිය
SARGAH XII
භූමිමාලිකා පද්ධතියේ
NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM
පරාමිති
Pawos 142

භූමිමාලිකා පද්ධතියේ
(1) Nguwah nguwuhin Awig-Awig patut kalaksanayang malarapan kaputusan
පරාමිති පද්ධතියේ

Paruman Krama Désa Adat karangdadi.

භූමිමාලිකා පද්ධතියේ
(2) Kaputusan paruman nguwah nguwuhin Awig-Awig patut mlarapan gilik-saguluk
පරාමිති පද්ධතියේ

parareman Krama Désa Adat karangdadi.

භූමිමාලිකා පද්ධතියේ
(3) Kaputusan paruman prasida kaambil risampun pamilet paruman gilik-saguluk
භූමිමාලිකා පද්ධතියේ/පරාමිති පද්ධතියේ

utawi kéngin majalaran pasuaran/wewilangan suara.

භූමිමාලිකා පද්ධතියේ
(4) Kaputusan paruman majalaran pasuaran/wewilangan suara, geguwatnya
සාන්තකා, ලන් සර්පානා යා

kacumpuin oleh Krama Désa sanistanya apahan lintang asiki.

ບົກຂີ້ຮຸ່ງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ
Indik Narkoba, Psikotropika lan Miras ring Désa Adat karangdadi

ບາບາສິນ 143

Pawos 143

1 ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ

(1) Krama Désa Adat karangdadi kapatutang resep nganinin kawigunan Narkoba, ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາ

Psikotropika lan Miras.

1 ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ

(2) Prajuru Désa Adat karangdadi kapatutang nunas tuntunan majeng sang wenang ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາ

jeronin nambakin Indik Narkoba, Psikotropika lan Miras.

1 ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ

(3) Krama sané iwang ngawigunaang Narkoba, Psikotropika lan Miras patut ກາຕາບາສິນ 143

kabawosin oleh sang wenang

1 ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ

(4) Krama sané mabukti iwang ngawigunaang Narkoba, Psikotropika lan Miras ບາບາສິນ 143

patut kadanda manut putusan paruman.

ບາບາສິນ 144

SARGAH XIII

ບາບາສິນ 144

PAMUPUT

ບາບາສິນ 144

Pawos 144

1 ກຸງກາຕາຂາດຊາກຸງກາຕາ ບຸນິກາກຸງຮາບິສາບຣິກຸງກາຕາຂາດຊາກຸງກາຕາ

(1) Awig-Awig puniki kawastanin Awig-Awig Désa Adat karangdadi.

(2) Awig-Awig puniki kamargiang ngawit saking kararemin tur kaputusan olih
 ប្រមុខអាជ្ញាធរក្រុងស្រីរាជ្យ

ក្រុមបំបែកបញ្ចេញផែនការស្តារអាជីវកម្មនិងបង្កើនសេវាបរិយាកាស

(3) Awig-Awig Désa Adat karangdadi puniki manggeh tur kalaksanayang ring
បទបញ្ជាធម្មនុញ្ញភូមិភាគកណ្តាល

13. ឯមជ្ឈកម្មនៃចំណេះដឹង បរិបូណ៌ ហូរចេញពីការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង

(4) Sang mamurug awig-awig, pararem, utawi *peraturan lain* désa adat, paswaran
 𑄓𑄔𑄕𑄖𑄗𑄘𑄙𑄚𑄛𑄜𑄝𑄞𑄟𑄠𑄡𑄢𑄣𑄤𑄥𑄦𑄧𑄨𑄩𑄪𑄫𑄬𑄭𑄮𑄯𑄰𑄱𑄲𑄳𑄴𑄵𑄶𑄷𑄸𑄹𑄺𑄻𑄼𑄽𑄾𑄿𑅀𑅁𑅂𑅃𑅄𑅅𑅆𑅇𑅈𑅉𑅊𑅋𑅌𑅍𑅎𑅏𑅐𑅑𑅒𑅓𑅔𑅕𑅖𑅗𑅘𑅙𑅚𑅛𑅜𑅝𑅞𑅟𑅠𑅡𑅢𑅣𑅤𑅥𑅦𑅧𑅨𑅩𑅪𑅫𑅬𑅭𑅮𑅯𑅰𑅱𑅲𑅳𑅴𑅵𑅶𑅷𑅸𑅹𑅺𑅻𑅼𑅽𑅾𑅿𑆀𑆁𑆂𑆃𑆄𑆅𑆆𑆇𑆈𑆉𑆊𑆋𑆌𑆍𑆎𑆏𑆐𑆑𑆒𑆓𑆔𑆕𑆖𑆗𑆘𑆙𑆚𑆛𑆜𑆝𑆞𑆟𑆠𑆡𑆢𑆣𑆤𑆥𑆦𑆧𑆨𑆩𑆪𑆫𑆬𑆭𑆮𑆯𑆰𑆱𑆲𑆳𑆴𑆵𑆶𑆷𑆸𑆹𑆺𑆻𑆼𑆽𑆾𑆿𑇀𑇁𑇂𑇃𑇄𑇅𑇆𑇇𑇈𑇉𑇊𑇋𑇌𑇍𑇎𑇏𑇐𑇑𑇒𑇓𑇔𑇕𑇖𑇗𑇘𑇙𑇚𑇛𑇜𑇝𑇞𑇟𑇠𑇡𑇢𑇣𑇤𑇥𑇦𑇧𑇨𑇩𑇪𑇫𑇬𑇭𑇮𑇯𑇰𑇱𑇲𑇳𑇴𑇵𑇶𑇷𑇸𑇹𑇺𑇻𑇼𑇽𑇾𑇿𑈀𑈁𑈂𑈃𑈄𑈅𑈆𑈇𑈈𑈉𑈊𑈋𑈌𑈍𑈎𑈏𑈐𑈑𑈒𑈓𑈔𑈕𑈖𑈗𑈘𑈙𑈚𑈛𑈜𑈝𑈞𑈟𑈠𑈡𑈢𑈣𑈤𑈥𑈦𑈧𑈨𑈩𑈪𑈫𑈬𑈭𑈮𑈯𑈰𑈱𑈲𑈳𑈴𑈶𑈵𑈷𑈸𑈹𑈺𑈻𑈼𑈽𑈾𑈿𑉀𑉁𑉂𑉃𑉄𑉅𑉆𑉇𑉈𑉉𑉊𑉋𑉌𑉍𑉎𑉏𑉐𑉑𑉒𑉓𑉔𑉕𑉖𑉗𑉘𑉙𑉚𑉛𑉜𑉝𑉞𑉟𑉠𑉡𑉢𑉣𑉤𑉥𑉦𑉧𑉨𑉩𑉪𑉫𑉬𑉭𑉮𑉯𑉰𑉱𑉲𑉳𑉴𑉵𑉶𑉷𑉸𑉹𑉺𑉻𑉼𑉽𑉾𑉿𑊀𑊁𑊂𑊃𑊄𑊅𑊆𑊇𑊈𑊉𑊊𑊋𑊌𑊍𑊎𑊏𑊐𑊑𑊒𑊓𑊔𑊕𑊖𑊗𑊘𑊙𑊚𑊛𑊜𑊝𑊞𑊟𑊠𑊡𑊢𑊣𑊤𑊥𑊦𑊧𑊨𑊩𑊪𑊫𑊬𑊭𑊮𑊯𑊰𑊱𑊲𑊳𑊴𑊵𑊶𑊷𑊸𑊹𑊺𑊻𑊼𑊽𑊾𑊿𑋀𑋁𑋂𑋃𑋄𑋅𑋆𑋇𑋈𑋉𑋊𑋋𑋌𑋍𑋎𑋏𑋐𑋑𑋒𑋓𑋔𑋕𑋖𑋗𑋘𑋙𑋚𑋛𑋜𑋝𑋞𑋟𑋠𑋡𑋢𑋣𑋤𑋥𑋦𑋧𑋨𑋩𑋪𑋫𑋬𑋭𑋮𑋯𑋰𑋱𑋲𑋳𑋴𑋵𑋶𑋷𑋸𑋹𑋺𑋻𑋼𑋽𑋾𑋿𑌀𑌁𑌂𑌃𑌄𑌅𑌆𑌇𑌈𑌉𑌊𑌋𑌌𑌍𑌎𑌏𑌐𑌑𑌒𑌓𑌔𑌕𑌖𑌗𑌘𑌙𑌚𑌛𑌜𑌝𑌞𑌟𑌠𑌡𑌢𑌣𑌤𑌥𑌦𑌧𑌨𑌩𑌪𑌫𑌬𑌭𑌮𑌯𑌰𑌱𑌲𑌳𑌴𑌵𑌶𑌷𑌸𑌹𑌺𑌻𑌼𑌽𑌾𑌿𑍀𑍁𑍂𑍃𑍄𑍅𑍆𑍇𑍈𑍉𑍊𑍋𑍌𑍍𑍎𑍏𑍐𑍑𑍒𑍓𑍔𑍕𑍖𑍗𑍘𑍙𑍚𑍛𑍜𑍝𑍞𑍟𑍠𑍡𑍢𑍣𑍤𑍥𑍦𑍧𑍨𑍩𑍪𑍫𑍬𑍭𑍮𑍯𑍰𑍱𑍲𑍳𑍴𑍵𑍶𑍷𑍸𑍹𑍺𑍻𑍼𑍽𑍾𑍿𑎀𑎁𑎂𑎃𑎄𑎅𑎆𑎇𑎈𑎉𑎊𑎋𑎌𑎍𑎎𑎏𑎐𑎑𑎒𑎓𑎔𑎕𑎖𑎗𑎘𑎙𑎚𑎛𑎜𑎝𑎞𑎟𑎠𑎡𑎢𑎣𑎤𑎥𑎦𑎧𑎨𑎩𑎪𑎫𑎬𑎭𑎮𑎯𑎰𑎱𑎲𑎳𑎴𑎵𑎶𑎷𑎸𑎹𑎺𑎻𑎼𑎽𑎾𑎿𑏀𑏁𑏂𑏃𑏄𑏅𑏆𑏇𑏈𑏉𑏊𑏋𑏌𑏍𑏎𑏏𑏐𑏑𑏒𑏓𑏔𑏕𑏖𑏗𑏘𑏙𑏚𑏛𑏜𑏝𑏞𑏟𑏠𑏡𑏢𑏣𑏤𑏥𑏦𑏧𑏨𑏩𑏪𑏫𑏬𑏭𑏮𑏯𑏰𑏱𑏲𑏳𑏴𑏵𑏶𑏷𑏸𑏹𑏺𑏻𑏼𑏽𑏾𑏿𑐀𑐁𑐂𑐃𑐄𑐅𑐆𑐇𑐈𑐉𑐊𑐋𑐌𑐍𑐎𑐏𑐐𑐑𑐒𑐓𑐔𑐕𑐖𑐗𑐘𑐙𑐚𑐛𑐜𑐝𑐞𑐟𑐠𑐡𑐢𑐣𑐤𑐥𑐦𑐧𑐨𑐩𑐪𑐫𑐬𑐭𑐮𑐯𑐰𑐱𑐲𑐳𑐴𑐵𑐶𑐷𑐸𑐹𑐺𑐻𑐼𑐽𑐾𑐿𑑀𑑁𑑂𑑃𑑄𑑅𑑆𑑇𑑈𑑉𑑊𑑋𑑌𑑍𑑎𑑏𑑐𑑑𑑒𑑓𑑔𑑕𑑖𑑗𑑘𑑙𑑚𑑛𑑜𑑝𑑞𑑟𑑠𑑡𑑢𑑣𑑤𑑥𑑦𑑧𑑨𑑩𑑪𑑫𑑬𑑭𑑮𑑯𑑰𑑱𑑲𑑳𑑴𑑵𑑶𑑷𑑸𑑹𑑺𑑻𑑼𑑽𑑾𑑿𑒀𑒁𑒂𑒃𑒄𑒅𑒆𑒇𑒈𑒉𑒊𑒋𑒌𑒍𑒎𑒏𑒐𑒑𑒒𑒓𑒔𑒕𑒖𑒗𑒘𑒙𑒚𑒛𑒜𑒝𑒞𑒟𑒠𑒡𑒢𑒣𑒤𑒥𑒦𑒧𑒨𑒩𑒪𑒫𑒬𑒭𑒮𑒯𑒰𑒱𑒲𑒳𑒴𑒵𑒶𑒷𑒸𑒻𑒻𑒼𑒽𑒾𑒿𑓀𑓁𑓃𑓂𑓄𑓅𑓆𑓇𑓈𑓉𑓊𑓋𑓌𑓍𑓎𑓏𑓐𑓑𑓒𑓓𑓔𑓕𑓖𑓗𑓘𑓙𑓚𑓛𑓜𑓝𑓞𑓟𑓠𑓡𑓢𑓣𑓤𑓥𑓦𑓧𑓨𑓩𑓪𑓫𑓬𑓭𑓮𑓯𑓰𑓱𑓲𑓳𑓴𑓵𑓶𑓷𑓸𑓹𑓺𑓻𑓼𑓽𑓾𑓿𑔀𑔁𑔂𑔃𑔄𑔅𑔆𑔇𑔈

[illegible]

(5) Awig-Awig Désa Adat karangdadi sané sampun wénten riinan saking Awig-awig
 ບູລິສິນ ທາດບູຮູ້ ທາງດ້ານກຳລັງຄູ່ ທີ່ບໍ່ມີ ກຳລັງ ທາງກຳລັງ
 puniki, kadaut tur katugesang nénten kamanggehang malih, sategepné kanggén
 ພິມິຕິບູລິສິນ

១៤. ឧបករណ៍បញ្ជូនទិន្នន័យទៅក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

(6) Awig-Awig Désa Adat karangdadi puniki ngeninin Krama Désa Adat karangdadi
 සහ ත්‍රස්ත්‍රාලි/පැත්තාලි මිහසල සහ ත්‍රස්ත්‍රාලි මිහසල සහ ත්‍රස්ත්‍රාලි මිහසල
 saha kakuwuban/pangrobannya, miwah sahananing sané kakuwub olih Désa
 සහ ත්‍රස්ත්‍රාලි මිහසල

ပာမာသိ၊ ကံဒရ။

សហគតិបម័ព៌ិសកុតឡាវនាស្សរាទ្យាហុត្រានីយបិចេបិចេអំនាំបម័ព៌ិ

၂ ကံစလဲ

Pawos 146

(1) Awig-Awig puniki kalinggatanganin olih Bandésa, Prajuru Désa Adat,
 ᮘᮞ᮪ᮒᮥᮔᮧᮕᮦᮓᮨᮙᮥᮑᮦᮒᮩ ᮘᮛ᮪ᮒᮦᮒᮥᮔᮧᮕᮦᮒᮩ

(2) Awig-Awig puniki kasurat, kararemin, tur kamanggehang duk Radite Kliwon
 ၁) ချီချီပဏီကလေး၊ ချီချီပဏီကလေး၊ ချီချီပဏီကလေး၊ ချီချီပဏီကလေး၊ ချီချီပဏီကလေး။

(3) Sang sané ngalinggatanganin:

ha. Krama Désa Adat karangdadi manut bacakan kasurat ring lepihan;

na. Prajuru Désa Adat karangdadi;

ca. Kliang Banjar Adat Désa Adat karangdadi.

ra. Bandésa Madya lan Bandésa Alitan

ka. Bandésa Agung lan Panyarikan Agung

Luir Sang Sané Ngalinggatanganin :

ប្រជុំព្រឹទ្ធាធិការ

hn. Prajuru Désa Adat karangdadi

ប្រជុំព្រឹទ្ធាធិការ

Bandesa Adat karangdadi



I Gusti Ngurah Alit

ប្រជុំព្រឹទ្ធាធិការ


Panyarikan



I Komang Wirnata

ប្រជុំព្រឹទ្ធាធិការ

Patajuh



ប្រជុំព្រឹទ្ធាធិការ

I Kadek Agus Sudianto

ប្រជុំព្រឹទ្ធាធិការ

Patengen




ប្រជុំព្រឹទ្ធាធិការ

I Nyoman Rena

ប្រជុំព្រឹទ្ធាធិការ

Kelian Banjar Adat Kangin,



ប្រជុំព្រឹទ្ធាធិការ

I Kadek Agus Sudianto

ប្រជុំព្រឹទ្ធាធិការ

បញ្ជូន
Pengampili,

មជ្ឈមណ្ឌល
Majelis Desa Adat
ក្រុងក្លុងកុង
Kabupaten Klungkung
ក្រុងម៉ាឌា
Bandesa Madya,


(Dewa Made Tirta, S.Pd., M.Pd.)


មជ្ឈមណ្ឌល
Majelis Desa Adat
ភូមិបាវាណ
Kecamatan Dawan
ក្រុងម៉ាលីតា
Bandesa Alitan,


(I Komang Puja Sudarsana, S.E.)


សហមជ្ឈមណ្ឌល
Saha Uning
មជ្ឈមណ្ឌល
Majelis Désa Adat Provinsi Bali,

ថ្ងៃចេញ
Tanggal: 27 JULI 2026
លេខ
Nomor: 030 / AWG - K / MDAP / VII / 2026

ក្រុងម៉ាឌា
Bandésa Agung,


(Ida Pangelinesir Agung Putra Sukahet)

ក្រុងម៉ាឌា
Panyarikan Agung,


(Dr. Dewa Nyoman Rai Asmara Putra, S.H., M.H.)

ທິງກຕິສູ່ມີ

DIREGISTRASI

ທິສມີຍະສູ່ກສະຫຼາດຢາວິທະຍາ

Dinas Pemajuan Masyarakat Adat Provinsi Bali

ບຸກຄະນະ
Pada Tanggal : 29 Juli 2026

ກຳກັດຢາວິທະຍາ / / / / ທີ່ ທີ່ ທີ່ ທີ່

Nomor : A/0034/1406/052/08/DPMA/2026

161

161